

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန



၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေ

၂၀၁၆ ခုနှစ် အောက်တိုဘာလ

၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေနှင့် မာတိကာ

အခန်း	ပုဒ်မ	အကြောင်းအရာ	စာမျက်နှာ
		ဝင်ငွေခွန်ဥပဒေ	
၁		အမည်၊ အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်	
	၁	အမည်နှင့်အာဏာတည်သည့်ရက်	၁
	၂	အာဏာတည်စေခြင်း	၁
	၃	အဓိပ္ပာယ်ဖော်ပြချက်များ	၁-၇
၂		ဝင်ငွေခွန်ကျသင့်စေခြင်း	
	၄	ဝင်ငွေခွန်ကျသင့်စေခြင်း	၈
	၅	ကင်းလွတ်ခွင့်များ	၉-၁၂
	၆	သက်သာခွင့်များ	၁၂-၁၄
၃		လုပ်ပိုင်ခွင့်နှင့်တာဝန်များ	
	၇	လုပ်ပိုင်ခွင့်နှင့်တာဝန်များ	၁၄-၁၅
၄		ဝင်ငွေတွက်ချက်ခြင်း	
	၈	ဝင်ငွေခေါင်းစဉ်များ	၁၅-၁၆
	၉	လစာ	၁၆
	၁၀	အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း	၁၆-၁၇
	၁၁	စီးပွားရေးလုပ်ငန်း	၁၇-၁၈
	၁၂	ပစ္စည်းငှားရမ်းခ	၁၉
	၁၃	အခြေပစ္စည်းမှ မြတ်စွန်းငွေ	၁၉-၂၀
	၁၄	စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေ	၂၀
	၁၄-က	အခြားရလမ်းများမှဝင်ငွေ	၂၀
	၁၄-ခ	အခွန်ထမ်း၏ စုစုပေါင်းဝင်ငွေတွင် ထည့်သွင်းရမည့်ဝင်ငွေများ	၂၁
၅		ဝင်ငွေရရှိသည့်အချိန်၌ အခွန်ပေးဆောင်ခြင်း	
	၁၅	ဝင်ငွေရရှိသည့်အချိန်၌ အခွန်ပေးဆောင်ခြင်း	၂၁
	၁၆	ဝင်ငွေရရှိသည့်အချိန်၌ အခွန်ကိုထုတ်ပေးငွေမှ	၂၂-၂၃

အခန်း	ပုဒ်မ	အကြောင်းအရာ	စာမျက်နှာ
၆	၁၆-က	နုတ်ယူပေးသွင်းရန် နည်းလမ်းများ ဝင်ငွေနှစ်အတွင်း အခွန်ကိုကြိုတင်ပေးဆောင်ရန် နည်းလမ်းများ	၂၄-၂၅
	၁၆-ခ	ဝင်ငွေကြေညာလွှာနှင့် လစာနှစ်ချုပ်စာရင်းပေးပို့ခြင်း	၂၅
	၁၇	ဝင်ငွေကြေညာလွှာ	၂၅-၂၆
	၁၈	လစာနှစ်ချုပ်စာရင်း	၂၆
	၇	ဝင်ငွေခွန်စည်းကြပ်ခြင်း	
	၁၉	စည်းကြပ်ခြင်း	၂၆-၂၈
	၂၀	ဆုံးရှုံးငွေ ခုနှိမ်ပေးခြင်း	၂၈
	၈	ထူးခြားသောကိစ္စများအတွက် ဝင်ငွေခွန်စည်းကြပ် ခြင်းဆိုင်ရာဆောင်ရွက်ရန်နည်းလမ်းများ	
	၂၁	စည်းကြပ်ခြင်းမှ လွတ်သွားသည့်ဝင်ငွေ	၂၉-၃၁
	၂၂	မှားယွင်းချက်ကို ပြင်ခြင်း	၃၁-၃၂
	၂၃	သေဆုံးသူနှင့် တရားဝင်မစွမ်းဆောင်နိုင်သူတို့နှင့် စပ်လျဉ်း၍စည်းကြပ်ကောက်ခံခြင်း	၃၂-၃၃
	၂၄	လုပ်ငန်းရပ်စဲခဲ့လျှင် ခံယူရမည့်တာဝန်	၃၃
	၂၅	စီးပွားရေးလုပ်ငန်းပိုင်ရှင်ပြောင်းလဲခြင်း	၃၃
	၂၆	ပြည်ပနေနိုင်ငံခြားသားများအား စည်းကြပ်ခြင်း	၃၃-၃၄
	၂၇	ကိုယ်စားလှယ်အဖြစ်မှတ်ယူခံရသူများ	၃၄
	၂၈	ပင်လယ်ကူးသင်္ဘောဖြင့်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခြင်းအားစည်းကြပ်ခြင်း	၃၅
	၂၉	ဝင်ငွေနှစ်အတွင်း စည်းကြပ်ခြင်း	၃၅
	၃၀	အခြားကိစ္စရပ်များ	၃၆
	၉	ပြည်ထောင်အချင်းချင်း သဘောတူ စာချုပ် ချုပ်ဆိုခြင်း	
	၃၁	အခြားနိုင်ငံများနှင့် အစီအစဉ်ပြုလုပ်ခြင်း	၃၇

အခန်း	ပုဒ်မ	အကြောင်းအရာ	စာမျက်နှာ
၁၀		အယူခံခြင်း၊ ပြင်ဆင်ခြင်းနှင့် လွှဲအပ်ခြင်း	
	၃၂	ပထမအယူခံဝင်ခြင်း	၃၈-၄၀
	၃၃	ဒုတိယအယူခံဝင်ခြင်း	၄၀-၄၂
	၃၃-က	ကန့်သတ်ချက်များ	၄၂
	၄	အဆုံးအဖြတ်အတွက်လွှဲအပ်ခြင်း	၄၂-၄၄
	၃၅	ပြင်ဆင်ခြင်း	၄၄-၄၆
၁၁	၃၆	အမိန့်မိတ္တူပေးပို့ခြင်း	၄၆
		ပြန်အမ်းခြင်း	
၁၂	၃၇	ပြန်အမ်းခြင်း	၄၆-၄၇
		ပြည်ထောင်စုမြန်မာနိုင်ငံမှ ထွက်ခွာသွားသူများကိစ္စ	
၁၃	၃၈	သက်သေခံလက်မှတ် လိုအပ်ခြင်း	၄၈
		အခွန်အရကောက်ခံခြင်း	
၁၄	၃၉	အခွန်မပြေ ကျန်ငွေကို ဒီကရီကျငွေကဲ့သို့ အရကောက်ခံခြင်း	၄၉-၅၀
	၄၀	အရကောက်ခံရန်အခြားနည်းလမ်း	၅၁-၅၂
	၄၁	ကြားဖြတ်အမိန့်	၅၃
၁၅		ထပ်ဖြည့်လုပ်ပိုင်ခွင့်များ	
	၄၂	သတင်းအချက်အလက်များတောင်းဆိုပိုင်ခွင့်	၅၃-၅၄
	၄	တရားစီရင်ရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်များ	၅၄
	၄၄	အဆောက်အအုံများသို့ဝင်ရောက်ကြည့်ရှုစစ်ဆေးခွင့်	၅၄-၅၅
	၄၄-က		၅၅-၅၆
၁၆	၄၅	ရှာဖွေခွင့်နှင့်စာရင်းများသိမ်းဆည်းခွင့်	၅၆-၅၈
		ပြစ်မှုများနှင့် ပြစ်ဒဏ်များ	
	၄၆	ပြဋ္ဌာန်းချက်များလိုက်နာဆောင်ရွက်ရန်ပျက်ကွက်သည့် အတွက်ပြစ်ဒဏ်	၅၈-၆၀
	၄၇	လိမ်လည်ခြင်းအတွက်ပြစ်ဒဏ်	၆၀-၆၁
	၄၈	အဂတိလိုက်စားခြင်းအတွက်ပြစ်ဒဏ်	၆၁

အခန်း	ပုဒ်မ	အကြောင်းအရာ	စာမျက်နှာ
၁၆	၄၉	အကြောင်းအချက်များကို ထုတ်ဖော်ခြင်း	၆၂
	၅၀	ခွင့်ပြုချက်ဖြင့်တရားစွဲဆိုခြင်း	၆၃
		နည်းဥပဒေများပြုလုပ်ပိုင်ခွင့်	
	၅၁	နည်းဥပဒေများ စည်းမျဉ်းများစသည်တို့ပြုလုပ်ပိုင်ခွင့်	၆၃
	၁၇	အထွေထွေ	
	၅၂	စာရင်းများတွင် ပါရှိရမည့် အချက်အလက်များ	၆၄
	၅၃	အခွန်တောင်းခံလွှာ	၆၄
	၅၄	ပြေစာများ	၆၄
	၅၅	အကြောင်းကြားစာအတည်ပြုခြင်း	၆၄-၆၅
	၅၆	တာဝန်မှကင်းလွတ်ခွင့်	၆၅
၁၈	၅၇	တရားစွဲဆိုခြင်းမှတားမြစ်ခြင်း	၆၅-၆၆
	၅၈	စည်းကမ်းသတ်ကာလအပိုင်းအခြားတွက်ချက်ခြင်း	၆၆
	၅၉	-	၆၆

ဝင်ငွေခွန်ဥပဒေ

*[၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥပဒေအမှတ် - ၇]

အခန်း (၁)

အမည်၊ အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။
အမည်နှင့်
အာဏာ
တည်
သည့်ရက်

- (က) ဤဥပဒေကို ဝင်ငွေခွန်ဥပဒေ ဟု ခေါ်တွင်စေ ရမည်။
- (ခ) ဤဥပဒေသည် ၁၉၇၄-၁၉၇၅ ခု၊ စည်းကြပ်နှစ် အတွက် မှစ၍ အာဏာတည်ရမည်။

၂။
အာ
ဏာ
တည်
စေခြင်း

ဤဥပဒေသည် **ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံး တွင် အာဏာတည်ရမည်။ ထို့ပြင် **ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ပြင်ပနေ **ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများပေါ်တွင်လည်း အာဏာတည်ရမည်။

၃။
အဓိပ္ပာယ်
ဖော်ပြချက်
များ

ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါ အဓိပ္ပာယ်သက်ရောက်စေရမည်-

- (က) *မြန်မာနိုင်ငံ ဆိုသည်မှာ **ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ကိုဆိုသည်၊
- (ခ) ဤဥပဒေ ဆိုသည်မှာ ဝင်ငွေခွန်ဥပဒေကိုဆိုသည်၊
- (ဂ) နည်းဥပဒေများ ဆိုသည်မှာ ဤဥပဒေအရ ပြုလုပ်သည့် နည်းဥပဒေများကိုဆိုသည်၊

* ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရ ဝင်ငွေခွန်ဥပဒေ၏ နိဒါန်းကို ပယ်ဖျက်သည်။

** ၂၀၁၁ ခုနှစ် စကားရပ်များ အစားထိုးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

- (ဃ) အခွန် ဆိုသည်မှာ ဤဥပဒေအရ ပေးဆောင်ရမည့် ဝင်ငွေခွန်ဖြစ်ပြီး၊ ဤဥပဒေအရ တပ်ရိုက်သည့် ဒဏ်ငွေ လည်းပါဝင်သည်။
- (င) အခွန်ထမ်း ဆိုသည်မှာ ဤဥပဒေအရ ဝင်ငွေခွန် စည်းကြပ်ရန်ရှိသည့် ဝင်ငွေရရှိသဖြင့် ထိုဝင်ငွေအတွက် ကျသင့်မည့် ဝင်ငွေခွန်ကို ထမ်းဆောင်ရမည့်သူကိုဆိုသည်။
- (စ) ဝင်ငွေရရှိသည် ဆိုသည်မှာ ဝင်ငွေရရှိခြင်း၊ ဝင်ငွေရရှိသည် ဟုမှတ်ယူခြင်း၊ ဝင်ငွေဖြစ်ထွန်းပေါ်ပေါက်ခြင်း၊ သို့မဟုတ် ဝင်ငွေဖြစ်ထွန်း ပေါ်ပေါက်သည်ဟု မှတ်ယူခြင်းတို့ကို ဆိုသည်။
- (ဆ) နှစ် ဆိုသည်မှာ ဘဏ္ဍာရေးနှစ်ကိုဆိုသည်။
- (ဇ) ဝင်ငွေနှစ် ဆိုသည်မှာ ဝင်ငွေရရှိသည့် နှစ်ကိုဆိုသည်။
- (ဈ) စည်းကြပ်နှစ် ဆိုသည်မှာ ဝင်ငွေနှစ်နှင့် တစ်ဆက်တည်း ဖြစ်သော နောက်နှစ်ကိုဆိုသည်။
- * (ည) ပုဂ္ဂိုလ်စု ဆိုသည်တွင် အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင် သည့်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ်တို့ စုပေါင်းထား သည့်အဖွဲ့အစည်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများပါဝင်သည်။

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၄ အရ အစားထိုးပြင်ဆင်သည်။

* (၆) ပြည်တွင်းနေနိုင်ခြားသား ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-

(၁) တစ်ဦးချင်း ပုဂ္ဂိုလ်ဖြစ်ပါက ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံ၌ ရက်ပေါင်း တစ်ရာရှစ်ဆယ့်သုံးရက် ထက်မနည်း နေထိုင်သောနိုင်ငံခြားသား၊

(၂) ကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံ၌ မြန်မာနိုင်ငံကုမ္ပဏီ အက်ဥပဒေအရဖြစ်စေ၊ အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ တည်ထောင်၍ နိုင်ငံခြားသား အစုရှင်များဖြင့် ဖွဲ့စည်းထားသည့် သို့မဟုတ် နိုင်ငံခြားသား အစုရှင်များပါဝင်သည့် ကုမ္ပဏီ၊

(၃) ကုမ္ပဏီမှအပ အခြားပုဂ္ဂိုလ်စုဖြစ်ပါက မိမိ လုပ်ငန်းရေးရာအဝဝ စီမံအုပ်ချုပ်ခြင်းနှင့် ဆုံးဖြတ်ခြင်းကိစ္စအားလုံးကို မြန်မာနိုင်ငံအတွင်း ထားရှိဆောင်ရွက်သော နိုင်ငံခြားသားများဖြင့် ဖွဲ့စည်းထားသည့် သို့မဟုတ် နိုင်ငံခြားသားများ ပါဝင်သည့်ပုဂ္ဂိုလ်စု။

(၄) ပြည်ပနေနိုင်ငံခြားသား ဆိုသည်မှာ ပြည်တွင်းနေ နိုင်ငံခြားသား မဟုတ်သည့် နိုင်ငံခြားသားကိုဆိုသည်၊

(၅) ပြည်ပနေနိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံပြင်ပတွင် နှစ်တစ်နှစ်၌ မည်သည့်ကာလ အပိုင်းအခြားမဆို နေထိုင်

* ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၄ အရ အစားထိုးသည်။

အလုပ်လုပ်ကိုင်၍ ထိုပြင်ပတွင် ဝင်ငွေရရှိသော
*ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသား
ကိုဆိုသည်။

(ဃ) စုစုပေါင်းဝင်ငွေ ဆိုသည်မှာ ဝင်ငွေနှစ်အတွင်းရရှိသည့်
အောက်ပါ ဝင်ငွေကိုဆိုသည်-

(၁) ပြည်တွင်းနေနိုင်ငံသား သို့မဟုတ် ပြည်တွင်းနေ
နိုင်ငံခြားသားဖြစ်ပါက မြန်မာနိုင်ငံအတွင်းမှ
လည်းကောင်း၊ ပြင်ပမှလည်းကောင်း ရရှိသည့်
ဝင်ငွေအားလုံး၊

(၂) ပြည်ပနေနိုင်ငံသားဖြစ်ပါက နည်းဥပဒေများအရ
ပြဋ္ဌာန်းသည့် ဝင်ငွေအားလုံး၊

(၃) **ပြည်ပနေနိုင်ငံခြားသား၊ *ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ
အရ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသား သို့မဟုတ်
နိုင်ငံခြားစီးပွားရေး အဖွဲ့အစည်းဖြစ်ပါက မြန်မာနိုင်ငံ
အတွင်းမှရရှိသည့် ဝင်ငွေအားလုံး၊

*** (င) ကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီ အက်ဥပဒေတွင်
ဖြစ်စေ၊ အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်တွင်ဖြစ်စေ၊
အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ကုမ္ပဏီကိုဆိုသည်။ ယင်းစကားရပ်

* ၂၀၁၁ ခုနှစ် စကားရပ်များအစားထိုးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂(က) အရ အစားထိုးသည်။

** ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၅ အရ အစားထိုးသည်။

*** ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၆ အရ ဖြည့်စွက်သည်။

တွင် ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ ပြည်ထောင်စုအစိုးရ
က ကုမ္ပဏီအဖြစ်သတ်မှတ်သော မြန်မာနိုင်ငံအတွင်း
စီးပွားရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားစီးပွားရေး
အဖွဲ့အစည်းများ ပါဝင်သည်။

^{*}(တ) နိုင်ငံသား ဆိုသည်တွင် ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ
ဧည့် နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများ ပါဝင်သည်။

^{**}(ထ) အခြေပစ္စည်း ဆိုသည်မှာ မြေ၊ အဆောက်အအုံနှင့်
ယင်းတို့၏အခန်းများ၊ ယာဉ်နှင့်လုပ်ငန်းဆိုင်ရာ မတည်
ပစ္စည်းကိုဆိုသည်။ ယင်းစကားရပ်တွင် အစုရှယ်ယာနှင့်
ကတိဝန်ခံချုပ်တို့အပြင် ငွေချေးသက်သေခံလက်မှတ်
များ၊ ယင်းတို့ကဲ့သို့သော အလားတူစာချုပ်စာတမ်းများ
လည်း ပါဝင်သည်။

^{***}(ဒ) အခြေပစ္စည်းမှ မြတ်စွန်းငွေ ဆိုသည်မှာ အခြေပစ္စည်းကို
ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း
ပြုလုပ်၍ရရှိသော မြတ်စွန်းငွေကိုဆိုသည်။ လွှဲပြောင်းခြင်း
ဆိုရာ၌ အမွေဆက်ခံခြင်းနှင့် အဖိုးစားနားမပါဘဲ
မေတ္တာဖြင့်ပေးကမ်းခြင်း၊ လှူဒါန်းခြင်းတို့ မပါဝင်စေရ။

^{*} ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၅ အရ အစားထိုးသည်။

^{**} ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၃(က) အရအစားထိုးသည်။

^{***} ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၆ အရ ဖြည့်စွက်သည်။

^{*(ခ)} မြို့နယ်အခွန်ဦးစီးဌာနမှူး ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင်ရမည့်အခွန်ကို စည်းကြပ် ကောက်ခံရန် တာဝန်ပေးထားသည့် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၏ တာဝန်ခံအရာရှိနှင့် ^{**}အလယ် အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန် ထမ်းကြီးများဆိုင်ရာအခွန်ရုံးတို့၌ အခွန်စည်းကြပ် ကောက်ခံရန် တာဝန်ပေးအပ်ထားသော ဦးစီးအရာရှိများ ကိုဆိုသည်။

^{***}(န) ပျက်ကွက်သူ ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-

- (၁) ^{***}ဤဥပဒေအရ တောင်းခံသည့် သို့မဟုတ် အခွန်ထမ်းကိုယ်တိုင်ကဝင်ငွေကြေညာလွှာနှင့်အတူ စည်းကြပ်မှုခံယူထားသည့် အခွန်အားလုံးကိုဖြစ်စေ၊ တချို့တစ်ဝက်ကိုဖြစ်စေ သတ်မှတ်ထားသည့် သို့မဟုတ် တိုးမြှင့်ပေးထားသည့် အချိန်ကာလ အတွင်း ပေးဆောင်ရန် ပျက်ကွက်သူ၊
- (၂) ဤဥပဒေအရ သတ်မှတ်ထားသည့်အတိုင်း အခွန် ကို ပင်ရင်းမှနုတ်ယူ ပေးသွင်းရန်ပျက်ကွက်သူ၊

* ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၃(က) အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

*** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၅ အရ ဖြည့်စွက်သည်။

**** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၄ အရအစားထိုးသည်။

- * (ပ) ငွေချေးသက်သေခံလက်မှတ် ဆိုသည်မှာ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ငွေချေးသက်သေခံလက်မှတ်ကိုဆိုသည်။
- * (ဖ) စည်းကြပ်မှုဆိုသည်မှာ ဤဥပဒေအရ မြို့နယ်အခွန်ဦးစီးဌာနမှူးက အခွန်ကို တွက်ချက်စည်းကြပ်ခြင်းအပြင် အခွန်ထမ်းကိုယ်တိုင်မှ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝင်ငွေကြေညာလွှာနှင့်အတူ မိမိပေးဆောင်ရမည့် အခွန်ကို ပေးသွင်း၍ စည်းကြပ်မှုခံယူခြင်း၊ ယာယီစည်းကြပ်မှုခံယူခြင်းနှင့် ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုခံယူခြင်း တို့လည်း ပါဝင်သည်။
- * (ဗ) ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်တင်သွင်းရမည့် အခွန်အကောက်များဆိုင်ရာ ဥပဒေကိုဆိုသည်။

* ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၃(ခ) အရ ဖြည့်စွက်သည်။

အခန်း (၂)

ဝင်ငွေခွန်ကျသင့်စေခြင်း

*၄။

ဝင်ငွေခွန်
ကျသင့်
စေခြင်း

**(က)

မည်သည့်စည်းကြပ်နှစ်အတွက်မဆို ပြည်ထောင်စု၏အခွန်
အကောက်ဥပဒေဖြင့် အောက်ပါဝင်ငွေ နှင့် ဝင်ငွေခွန်နှုန်း
များကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့
ပြုနိုင်သည်-

(၁) ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်း ဝင်ငွေ၊

(၂) ဝင်ငွေအမျိုးအစား တစ်ခုစီအတွက် ဝင်ငွေခွန်
နှုန်းများ၊

(၃) နိုင်ငံခြားငွေဖြင့် ဝင်ငွေရရှိမှုအပေါ် စည်းကြပ်
ထိုက်သည့်ဝင်ငွေနှင့် ဝင်ငွေအမျိုးအစား တစ်ခုစီ
အတွက် ဝင်ငွေခွန်နှုန်း၊

**(ခ)

ပုဒ်မခွဲ (က) အရ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့်
ဖြည့်စွက်ခြင်းပြုသည့်အခါ အဆိုပါ စည်းကြပ်နှစ်နှင့်
သက်ဆိုင်သော ဝင်ငွေနှစ်အတွင်း စည်းကြပ် ထိုက်သည့်
စုစုပေါင်းဝင်ငွေ ရရှိသူအားလုံးအား ဝင်ငွေအမျိုးအစား
တစ်ခုစီအတွက် သတ်မှတ်သည့်နှုန်းများဖြင့် ဝင်ငွေခွန်
စည်းကြပ်စေရမည်။

*၂၀၀၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၄ အရအစားထိုးသည်။

**၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၄ အရအစားထိုးသည်။

*၅။

ကင်းလွတ်
ခွင့်များ

(က) ဤဥပဒေသည် အောက်ပါဝင်ငွေ အမျိုးအစားတို့နှင့်
မသက်ဆိုင်စေရ-

(၁) ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး အဖွဲ့အစည်း
တစ်ခုခုကရရှိ၍ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး
ကိစ္စများအတွက် သက်သက်အသုံးပြုသောဝင်ငွေ၊

(၂) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏ အခွန်အခ
ရရှိငွေ၊

**(၃) ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ ရရှိသောငွေ နှင့်
လုပ်သက်ဆုငွေ (Gratuity)၊

(၄) သေဆုံး၍ သို့မဟုတ် ဒဏ်ရာရ၍ ရရှိသည့်
လျော်ကြေး၊

(၅) အာမခံပေါ်လစီအတွက် ထုတ်ပေး၍ရရှိငွေ၊

(၆) အဖန်တလဲလဲမဟုတ်ဘဲ တစ်ခါတစ်ရံ ရရှိသည့်ငွေ၊
သို့သော် အောက်ပါတို့ မပါဝင်စေရ-

(ကက) အခြေပစ္စည်းမှ မြတ်စွန်းငွေ၊

(ခခ) လုပ်ငန်းတစ်ရပ်ရပ်မှ ရရှိသည့် ဝင်ငွေ၊

(၇) ပုဂ္ဂိုလ်စုတစ်ခုခုမှ ဝင်ငွေခွန် ပေးဆောင်ပြီး ရရှိ
သည့်အမြတ်ဝေစု။

*၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၅ အရအစားထိုးသည်။

**၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၅ (က) အရအစားထိုးသည်။

- (ခ) (၁) ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့် ဝင်ငွေ ရရှိသူတစ်ဦးဦး သို့မဟုတ် ဝင်ငွေရရှိသူ တစ်မျိုးမျိုး နှင့်စပ်လျဉ်း၍ဖြစ်စေ၊ ဝင်ငွေတစ်ရပ်ရပ် သို့မဟုတ် ဝင်ငွေအမျိုးအစား တစ်ရပ်ရပ် နှင့်စပ်လျဉ်း၍ ဖြစ်စေ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ အခွန် နှင့်စပ်လျဉ်းသည့် အခြားခံစားခွင့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
- (၂) ပြည်ထောင်စုအစိုးရသည် အောက်ပါဝင်ငွေ အမျိုး အစားများနှင့်စပ်လျဉ်း၍ ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးခြင်း သို့မဟုတ် သက်သာခွင့်ပေးခြင်း သို့မဟုတ် အခွန်နှင့်စပ်လျဉ်းသည့် အခြားခံစားခွင့် ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်-
- (ကက) ပြည်တွင်းပြည်ပ အလှူရှင်များ၊ နိုင်ငံ တကာ အဖွဲ့အစည်းများမှ နိုင်ငံတော် အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာ ရေး၊ ပညာရေး ကိစ္စရပ်များအတွက် လှူဒါန်းခြင်း မှရရှိသည့်ဝင်ငွေ၊
- (ခခ) နိုင်ငံတော်အတွက် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများမှ ပေးအပ်သည့် အထောက် အပံ့များ၊

(ဂဂ) နိုင်ငံတော်မှ ရယူသည့် သက်သာသော
ချေးငွေ သို့မဟုတ် တရားဝင် ဖွံ့ဖြိုးမှု
အကူအညီချေးငွေတို့အတွက် ပေးချေရ
သည့်အတိုး၊

(ဃဃ) သဘာဝဘေးအန္တရာယ် ကျရောက်ချိန်
တွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ
ထောက်ပံ့လှူဒါန်းသည့်ပစ္စည်း သို့မဟုတ်
အလှူငွေ၊

(ဂ) အသစ်ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့်
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း တစ်ခုခု
သို့မဟုတ် တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လုပ်ငန်းစတင်သော
နှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလအထိ
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် သတ်မှတ်
ကင်းလွတ်ခွင့်ပြုသည့် ဝင်ငွေပမာဏအထိ ဝင်ငွေခွန်
ကင်းလွတ်ခွင့်ပြုရမည်၊

*(ဃ) ကုလသမဂ္ဂ၊ သံတမန်၊ ကောင်စစ်ရေးရာ၊ အပြည်ပြည်
ဆိုင်ရာအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အထူးစီးပွားရေး
ဇုန်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ် နှင့် အဆောင်အယောင်များ
ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တို့တွင် ဝင်ငွေခွန်နှင့်သက်ဆိုင်
သည့် အကျိုးခံစားခွင့်များ ပြဋ္ဌာန်းပါရှိလျှင် ယင်းပြဋ္ဌာန်း

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၅(ခ) အရအစားထိုးသည်။

ချက်များနှင့်အညီ ခံစားခွင့်ရှိစေရမည်။ ယင်းဥပဒေများ မှတစ်ပါး အခြားဥပဒေတစ်ရပ်ရပ်တွင် ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်ကို မည်သို့ပင်ပြဋ္ဌာန်းပါရှိ စေကာမူ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ဝင်ငွေခွန်ဥပဒေတို့ပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

*၆။

သက်သာ
ခွင့်များ

(က) **မည်သည့်စည်းကြပ်နှစ်အတွက်မဆို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် အောက်ပါ ခွင့်ပြုငွေတို့ကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ ပြုနိုင် သည်-

(၁) ပုဂ္ဂိုလ်စုအတွက် အခြေခံခွင့်ပြုငွေ၊

(၂) တစ်ဦးချင်း ပုဂ္ဂိုလ်အတွက် အခြေခံခွင့်ပြုငွေနှင့်
***နည်းဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီ သည့် အခွန်ထမ်း၏ အတူနေ မိဘ၊ အိမ်ထောင် ဖက်နှင့် သားသမီးများအတွက်ခွင့်ပြုငွေ။

*** (ခ)

(ဂ) စုစုပေါင်းဝင်ငွေမှ အောက်ပါတို့ကို နုတ်ပယ်၍ ကျန်ငွေ အပေါ်တွင် အခွန်တွက်ချက်ပြီး စည်းကြပ်ရမည်-

* ၂၀၀၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၅ အရအစားထိုးသည်။

** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၆(က) အရအစားထိုးသည်။

*** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၆ အရအစားထိုးသည်။

**** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၆(ခ) အရပယ်ဖျက်သည်။

(၁) ပုဂ္ဂိုလ်စုအတွက်ဖြစ်လျှင် အခြေခံခွင့်ပြုငွေ၊

(၂) တစ်ဦးချင်းပုဂ္ဂိုလ်အတွက်ဖြစ်လျှင်-

(ကက) အခြေခံခွင့်ပြုငွေ၊

(ခခ) *နည်းဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အခွန်ထမ်း၏ အတူနေ မိဘ၊ အိမ်ထောင်ဖက်နှင့် သားသမီးများ အတွက် ခွင့်ပြုငွေ၊

(ဂဂ) အခွန်ထမ်း**နှင့် အိမ်ထောင်ဖက်၏အသက် အာမခံအတွက် ပေးရသော ပရီမီယံ၊

(ဃဃ) နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသည့် ငွေ စုဆောင်းခြင်းအတွက် ထည့်ဝင်ငွေ။

ခြွင်းချက်။ ပုဒ်မခွဲ (က) နှင့်(ဂ) တို့သည် ပုဒ်မ ၁၃ အရ အခြေ ပစ္စည်းမှ မြတ်စွန်းငွေအပေါ် တွက်ချက်ခြင်းနှင့်သော်လည်းကောင်း၊ ပုဒ်မ ၂၆ ပါ ပြည်ပနေ နိုင်ငံခြားသားနှင့် သော်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ။

*** (ဃ)

****၆-က။ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) အရ တွက်ချက်ပြီး စည်းကြပ်ရာတွင် နိုင်ငံတော်အဖွဲ့အစည်း အဆင့်ဆင့်က ကမကထပြုသော

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၆ အရအစားထိုးသည်။

** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၆ အရအစားထိုးသည်။

*** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၆(ခ) အရပယ်ဖျက်သည်။

**** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၆(ဂ) အရဖြည့်စွက်သည်။

သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေး
ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အသိအမှတ်ပြုသော
ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး ဆိုင်ရာအဖွဲ့အစည်းတစ်ခုခုသို့
ဖြစ်စေ၊ ယင်းကိစ္စများနှင့် သက်ဆိုင်သည့် ရန်ပုံငွေ တစ်ရပ်ရပ်သို့
ဖြစ်စေ လှူဒါန်းထည့်ဝင်ငွေကိုလည်း နုတ်ပယ်ရမည်။ ယင်းသို့
လှူဒါန်းထည့်ဝင်ငွေသည် အခွန်ထမ်း၏ စုစုပေါင်းဝင်ငွေ၏
နှစ်ဆယ့်ငါးရာခိုင်နှုန်းနှင့် ညီမျှသောငွေထက် မပိုစေရ။

ရှင်းလင်းချက်။ ကုသိုလ်ရေးဆိုသည်တွင် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါး
သူများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခံရသူများအား ကယ်ဆယ်
စောင့်ရှောက်ရေးစသည့် အများပြည်သူအကျိုးအတွက် ထောက်ပံ့ပေးကမ်းခြင်းများ
ပါဝင်သည်။

အခန်း (၃)

လုပ်ပိုင်ခွင့်နှင့်တာဝန်များ

- ၇။ လုပ်ပိုင်ခွင့်နှင့်
တာဝန်များ
- *ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု
အစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမိန့်
ကြော်ငြာစာ ထုတ်ပြန်၍ ဤဥပဒေပါ လုပ်ပိုင်ခွင့်နှင့် တာဝန်များ
ဆောင်ရွက်ရန်အတွက် အဖွဲ့များ ဖွဲ့စည်းနိုင်သည်။ ထို့အပြင်
*ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု
အစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် လိုအပ်

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၇ အရအစားထိုးသည်။

ပါက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ယင်းအဖွဲ့တစ်ခုခု၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို တစ်ဦးတစ်ယောက်အားလည်း ပေးနိုင်သည်။

အခန်း (၄)

ဝင်ငွေတွက်ချက်ခြင်း

* ၈။
ဝင်ငွေ
ခေါင်းစဉ်
များ

(က) ဝင်ငွေအသီးသီးကို အောက်ပါဝင်ငွေခေါင်းစဉ် အလိုက် တွက်ချက်ရမည်-

(၁) လစာ၊

(၂) အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊

(၃) စီးပွားရေးလုပ်ငန်း၊

(၄) ** ပစ္စည်းငှားရမ်းခ၊

(၅) အခြေပစ္စည်းမှ မြတ်စွန်းငွေ၊

(၆) *** စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေ၊

(၇) အခြားရလမ်းများမှဝင်ငွေ၊

*** (ခ) **** အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေ၊

စီးပွားရေးလုပ်ငန်းမှဝင်ငွေနှင့် အခြားရလမ်းမှ ဝင်ငွေဖြစ်လျှင် ဝင်ငွေကိုစုပေါင်းပြီး စုစုပေါင်းဝင်ငွေ အပေါ်တွင် အခွန်စည်းကြပ်ရမည်။ ကျန်ခေါင်းစဉ်များမှ ဝင်ငွေ

* ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၉ အရ အစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၇(က) အရအစားထိုးသည်။

*** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၂(ခ) အရအစားထိုးသည်။

**** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၇(က) အရအစားထိုးသည်။

***** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၇(ခ) အရအစားထိုးသည်။

ဖြစ်လျှင် ဝင်ငွေခေါင်းစဉ် တစ်ခုချင်းအလိုက်ခွဲခြားပြီး
အခွန်ကို သီးခြားစီစည်းကြပ်ရမည်။

*(ဂ)

**၉။
လစာ

မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့်
လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခ
အစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊
ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။

၁၀။
အသက်မွေးဝမ်း
ကျောင်းပညာ
လုပ်ငန်း

(က) မည်သူမဆို အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ မိမိ
ရရှိသည့် ဝင်ငွေအတွက် အသက်မွေးဝမ်းကျောင်းပညာ
လုပ်ငန်း ခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။

(ခ) ထိုဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျသည့်
စရိတ်များနှင့် စည်းမျဉ်းများအရ ပြဋ္ဌာန်းသည့် ပစ္စည်း
တန်ဖိုးလျော့ငွေကို နုတ်ပေးရမည်။ သို့ရာတွင် အောက်ပါ
တို့ကို နုတ်မပေးရ-

(၁) မ-တည်စရိတ်၊

(၂) ကိုယ်ရေးကိုယ်တာစရိတ်၊

(၃) လုပ်ငန်းပမာဏနှင့်မမျှအောင် များသည့် စရိတ်။

ရှင်းလင်းချက် ၁။ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ဆိုသည်မှာ မိမိ
ကျွမ်းကျင်သည့်လုပ်ငန်းကို အခကြေးငွေယူ၍ လုပ်ကိုင်

*၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၇(ခ) အရပယ်ဖျက်သည်။

**၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၈ အရအစားထိုးသည်။

ပေးသောလုပ်ငန်းအားလုံးဖြစ်ပြီး ဆရာဝန်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ ရုပ်ရှင်ပညာသည်၊ သဘင်ပညာသည်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင်၊ စာရင်းစစ်၊ ဗေဒင်ဆရာ၊ ကျောင်းဆရာ စသည်တို့၏ အခကြေးငွေယူပြီး လုပ်ကိုင်သော လုပ်ငန်းများပါဝင်သည်။

ရှင်းလင်းချက် ၂။ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေကိုတွက်ချက်ရာတွင် လစာမဟုတ်သော အခကြေးငွေအဖြစ်ရရှိသည့် ဝင်ငွေမျိုးကိုသာ ထည့်သွင်းတွက်ချက်ရမည်။

ရှင်းလင်းချက် ၃။ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကို ကိုယ်တိုင် မလုပ်ကိုင်ဘဲ အခြားသူအား ငှားရမ်းလုပ်ကိုင်လျှင် ထိုလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် အခွန်စည်းကြပ်ရမည်။

၁၁။ (က) မည်သူမဆို စီးပွားရေးလုပ်ငန်းမှ မိမိရရှိသော ဝင်ငွေအတွက် စီးပွားရေးလုပ်ငန်းခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။

စီးပွားရေး
လုပ်ငန်း

(ခ) ထိုဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျသည့် စရိတ်များနှင့် စည်းမျဉ်းများအရ ပြဋ္ဌာန်းသည့် ပစ္စည်းတန်ဖိုးလျော့ငွေတို့ကို နုတ်ပေးရမည်။

သို့ရာတွင် အောက်ပါတို့ကိုနုတ်မပေးရ-

(၁) မ-တည်စရိတ်၊

(၂) ကိုယ်ရေးကိုယ်တာစရိတ်၊

- * (၃) လုပ်ငန်းပမာဏနှင့် မမျှအောင်များသည့် စရိတ်၊
မဆီလျော်သည့်စရိတ်၊ ထိုဝင်ငွေ ရရန်ကုန်ကျခြင်း
မဟုတ်သည့် စရိတ်၊
- (၄) ကုမ္ပဏီနှင့် သမဝါယမအသင်း မဟုတ်သော
ပုဂ္ဂိုလ်စုတွင် ပါဝင်သူတစ်ဦးဦးအား ထိုပုဂ္ဂိုလ်စုမှ
ပေးသည့်ငွေ၊ သို့သော် အသက်မွေးဝမ်းကျောင်း
ပညာလုပ်ငန်းအတွက်ပေးငွေကို နုတ်ပေးရမည်။

****ရှင်းလင်းချက်။** စီးပွားရေးလုပ်ငန်းဆိုသည်တွင်-

- (က) မည်သည့်ကုန်သွယ်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး
လုပ်ငန်း သို့မဟုတ် ကုန်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ်
ယင်းလုပ်ငန်းများ၏ သဘောသဘာဝ ပါဝင်သက်ရောက်မှု
ရှိသော လုပ်ငန်းများနှင့် မည်သည့်ဝန်ဆောင်မှုလုပ်ငန်း
များမဆို ပါဝင်သည်။
- (ခ) ထို့ပြင် ငွေချေးသက်သေခံလက်မှတ်များကို နှစ်တစ်နှစ်
အတွင်း စီးပွားရေးလုပ်ငန်းသဖွယ် အဖန်တလဲလဲ ဝယ်ယူ
ခြင်း၊ လဲလှယ်၊ လွှဲပြောင်းခြင်းနှင့် အတိုးရရန် ရင်းနှီး
မြှုပ်နှံခြင်းတို့ ပါဝင်သည်။

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၉ အရအစားထိုးသည်။

** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၈ အရအစားထိုးသည်။

၁၂။

*ပစ္စည်း
ငှားရမ်းခ

(က) မည်သူမဆို မြေ သို့မဟုတ် မြေနှင့်အဆောက်အအုံ
ငှားရမ်းခြင်းမှ မိမိရရှိသော ဝင်ငွေအတွက် *ပစ္စည်းငှားရမ်းခ
ခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။

**ရှင်းလင်းချက်။ မြေ သို့မဟုတ် မြေနှင့်အဆောက်အအုံ ငှားရမ်းခြင်းဆိုရာတွင်
ကိုယ်ပိုင်မဟုတ်သည့် မြေ သို့မဟုတ် မြေနှင့် အဆောက်အအုံအား
ထပ်ဆင့်ငှားရမ်းခြင်းလည်းပါဝင်သည်။

(ခ) ထိုဝင်ငွေကို တွက်ချက်ရာတွင် အမှန်ရှိသည့် ငှားရမ်းခ
သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏
ရာဖြတ်နှုန်း ထိုနှစ်ရပ်အနက် များရာမှ ယင်းငွေရရှိရန်
ကုန်ကျသည့်စရိတ်ကို နုတ်ပေးရမည်။
သို့ရာတွင် အောက်ပါတို့ကိုနုတ်မပေးရ-

(၁) မ-တည်စရိတ်၊

(၂) ကိုယ်ရေးကိုယ်တာစရိတ်၊

(၃) မဆီလျော်သည့်စရိတ်။

***၁၃။

အခြေပစ္စည်း
မှမြတ်စွန်းငွေ

မည်သူမဆို နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ်
တစ်ခုထက်ပို၍ ****ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြား
တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်လျှင် ယင်းသို့ပြုလုပ်၍
ရရှိသော မြတ်စွန်းငွေအတွက် အခြေပစ္စည်းမှမြတ်စွန်းငွေ ခေါင်းစဉ်

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၀ အရအစားထိုးသည်။

** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၉ အရဖြည့်စွက်သည်။

*** ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၀ အရအစားထိုးသည်။

**** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၀ အရအစားထိုးသည်။

ဖြင့် အခွန်ထမ်းဆောင်ရမည်။ အခြေပစ္စည်းမှ မြတ်စွန်းငွေကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသည့်အတိုင်း တွက်ချက်၍ အခွန် စည်းကြပ်ရမည်။

*၁၄။

စည်းကြပ်မှုမှ
လွတ်ကင်းနေ
သော ဝင်ငွေ

မည်သူမဆို မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအကျမဖြေရှင်းနိုင် သည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း၊ သို့မဟုတ် ငွေအပါအဝင် ဖြစ်သော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်အတွက် စည်းကြပ်မှု မှလွတ်ကင်းနေသော ဝင်ငွေခေါင်းစဉ်ဖြင့် ယင်းပစ္စည်းတန်ဖိုး သို့မဟုတ် ငွေအပေါ်တွင် အခွန်ထမ်းဆောင်ရမည်။

ဤပုဒ်မအရ ဝင်ငွေကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသည့်အတိုင်း တွက်ချက်ရမည်။

**၁၄-က။

အခြားရလမ်း
များမှဝင်ငွေ

အထက်ဖော်ပြပါ ဝင်ငွေခေါင်းစဉ်များနှင့် အကျုံးမဝင်သော ဝင်ငွေ ကို အခြားရလမ်းများမှ ဝင်ငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။ ယင်းခေါင်းစဉ်မှ ဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျ သည့် စရိတ်များကို နုတ်ပေးရမည်။ သို့ရာတွင် အောက်ပါတို့ကို နုတ်မပေးရ-

(က) မ-တည်စရိတ်၊

(ခ) ကိုယ်ရေးကိုယ်တာစရိတ်၊

(ဂ) မဆီလျော်သည့်စရိတ်။

*၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၉ အရအစားထိုးသည်။

**၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၁ အရ ဖြည့်စွက်သည်။

*၁၄-ခ။

အခွန်ထမ်း၏
စုစုပေါင်းဝင်ငွေ
တွင်ထည့်သွင်းရ
မည့်ဝင်ငွေများ

အခွန်ထမ်း၏စုစုပေါင်းဝင်ငွေတွင် အခွန်ထမ်းက လုံလောက်သော အကြောင်းတစ်စုံတစ်ရာမရှိဘဲ **အိမ်ထောင်ဖက်နှင့် အိမ်ထောင် မကျသေးသည့် သားသမီးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးသည့်ပစ္စည်းမှ ရရှိသည့်ဝင်ငွေ သို့မဟုတ် လုပ်ငန်းမှ ရရှိသည့်ဝင်ငွေကို ထည့်သွင်း၍ အခွန်စည်းကြပ်ရမည်။

အခန်း (၅)

ဝင်ငွေရရှိသည့်အချိန်၌အခွန်ပေးဆောင်ခြင်း

***၁၅။

ဝင်ငွေရရှိသည့်
အချိန်၌
အခွန်ပေးဆောင်
ခြင်း

- (က) မည်သူမဆို နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သော စုစုပေါင်းဝင်ငွေ သို့မဟုတ် အခြေပစ္စည်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့ဝင်ငွေရရှိချိန်၌ ဝင်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိစေရမည်။
- (ခ) မည်သူ့အားမဆို နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သော စုစုပေါင်းဝင်ငွေ သို့မဟုတ် အခြေပစ္စည်းမှ မြတ်စွန်းငွေရှိသည်ဟု ယူဆလျှင် မြို့နယ်အခွန် ဦးစီးဌာနမှူးသည် ရရှိထားသည့် သတင်းအချက်အလက်များပေါ် အခြေပြုလျက် ဝင်ငွေခွန် ပေးဆောင်ရန်တောင်းခံနိုင်သည်။

*၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၂ အရဖြစ်ပွားသည်။

**၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၀ အရအစားထိုးသည်။

***၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၁ အရအစားထိုးသည်။

*၁၆။

ဝင်ငွေရရှိသည့်
အချိန်၌အခွန်
ကိုထုတ်ပေး
ငွေမှနုတ်ယူ
ပေးသွင်းရန်
နည်းလမ်း
များ

(က) လစာခေါင်းစဉ်နှင့်အကျုံးဝင်သော ငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ငွေထုတ်ပေးရန် တာဝန်ရှိသူသည် ထိုငွေ ထုတ်ပေးချိန်၌ ထုတ်ပေးသည့်ငွေမှ ကျသင့်သောအခွန်ကို နုတ်ယူရမည်။ ထိုသို့နုတ်ယူရာတွင် သက်ဆိုင်သူ၏ နှစ်တစ်နှစ်အတွင်း အဆိုပါခေါင်းစဉ်မှ ဝင်ငွေအရပ်ရပ် ပေါင်းအပေါ် ကျသင့်သည့်အခွန်ကို ခန့်မှန်းတွက်ချက်၍ အတတ်နိုင်ဆုံး အညီအမျှ အရစ်များဖြင့် နုတ်ယူပြီး ပေးသွင်းရမည်။

သို့ရာတွင် ဝင်ငွေရရှိသည့်နှစ်အတွင်း အခွန်ကို ပိုမိုနုတ်မိလျှင် သော်လည်းကောင်း၊ လျော့နည်းနုတ်မိလျှင်သော်လည်းကောင်း ကျန်အရစ် သို့မဟုတ် အရစ်များကို လျော့၍ဖြစ်စေ၊ တိုး၍ဖြစ်စေ နုတ်ယူနိုင်သည်။

(ခ) လစာခေါင်းစဉ်ဖြင့် ရရှိသောဝင်ငွေမှအပ ကျန်ခေါင်းစဉ်များ ဖြင့် ရရှိသောဝင်ငွေ အမျိုးအစားတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူ ပေးသွင်းစေရန်ကိစ္စ အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် နိုင်သည်။

*၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၁ အရအစားထိုးသည်။

- (ဂ) ပုဒ်မခွဲ (က) နှင့် (ခ) အရ နုတ်ယူထားသော ငွေအားလုံးကို နုတ်ယူသူသည် စည်းမျဉ်းများဖြင့် သတ်မှတ်ထားသော အချိန်နှင့် နည်းလမ်းများအတိုင်း ပြည်ထောင်စုအစိုးရသို့ ပေးသွင်းရမည်ဖြစ်ပြီး ဤကိစ္စနှင့်စပ်လျဉ်းသော သတ်မှတ်ချက် အားလုံးကိုလည်း လိုက်နာရမည်၊
- (ဃ) မည်သူမဆို လုံလောက်သော အကြောင်းမရှိဘဲ ပုဒ်မခွဲ (က) နှင့် (ခ) အရ အခွန်ကို နုတ်ယူပေးသွင်း ခြင်းမပြုလျှင် ထိုအခွန်နှင့်စပ်လျဉ်း၍ ပျက်ကွက်သူအဖြစ် မှတ်ယူ အရေးယူခြင်းခံရမည်။ ယင်းသို့ ပျက်ကွက်သည့်အတွက် ပေးဆောင်ရမည့် ဒဏ်ငွေကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။

ရှင်းလင်းချက်။ ဤပုဒ်မအရ ငွေထုတ်ပေးရန် တာဝန်ရှိသူဆိုသည်မှာ တစ်ဦးတစ်ယောက်ပိုင်လုပ်ငန်းဖြစ်လျှင် ပိုင်ရှင်ကိုယ်တိုင်ဖြစ်ပြီး ပုဂ္ဂိုလ်စုပိုင် လုပ်ငန်းဖြစ်လျှင် ထိုပုဂ္ဂိုလ်စုသာဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်လျှင် သက်ဆိုင်ရာငွေထုတ်ပေးရန် တာဝန်ရှိသည့် စီမံခန့်ခွဲရေးဝန်ထမ်းဖြစ်သည်။

*၁၆-က။

ဝင်ငွေနှစ်
အတွင်း
အခွန်ကို
ကြိုတင်
ပေးဆောင်ရန်
နည်းလမ်း များ

- ** (က)** ပုဒ်မ ၁၅ အရ ပေးဆောင်ရသည့်အခွန်သည် ထိုနှစ်အတွင်း မိမိရရှိမည့် စုစုပေါင်းဝင်ငွေကို ခန့်မှန်းတွက်ချက်၍ ယင်း အပေါ်တွင် ကျသင့်သည့် အခွန် ဖြစ်ရမည်။ ယင်းအခွန်ကို-
- (၁) သုံးလတစ်ကြိမ်ပေးသွင်းရမည် ဖြစ်ပြီး သုံးလပြည့် မြောက်သည့်နေ့ရက်မှ ၁၀ ရက်အတွင်း သတ်မှတ်သည့် နည်းလမ်းများအတိုင်း ပေးသွင်း ရမည်။
- (၂) ပုဒ်မခွဲငယ် (၁) အရ သတ်မှတ်ရက်အတွင်း ပေးသွင်းလျှင် သက်ဆိုင်ရာ ဝင်ငွေနှစ်အတွက် ပေးသွင်းသည့်အခွန် အဖြစ်ဟု မှတ်ယူရမည်။
- ** (ခ)** အခြေပစ္စည်းမှ မြတ်စွန်းငွေဖြစ်ပါက အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် ကျသင့်သည့်အခွန်ကို ခန့်မှန်းတွက်ချက် ပေးသွင်းရမည်။
- (ဂ) ဤပုဒ်မအရ ပေးသွင်းရမည့်အခွန်ကို မပေးသွင်းလျှင် သို့မဟုတ် ပေးသွင်းရမည့်အခွန်သည် သက်ဆိုင်ရာ စည်းကြပ်မှုတွင်ကျသင့်သည့် အခွန်ထက်လျော့လျှင် ယင်းပေးသွင်းရန် ပျက်ကွက်သည့်ငွေ သို့မဟုတ် လျော့ငွေ

* ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၂ အရဖြစ်ပေါ်သည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၁ အရအစားထိုးသည်။

၏ တစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ဒဏ်ငွေအဖြစ်
ပေးဆောင်စေရမည်။

*၁၆-ခ။ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည်
ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝင်ငွေရရှိသည့်
အချိန်၌ အခွန်ပေးဆောင်စေခြင်း သို့မဟုတ် ဝင်ငွေနှစ်အတွင်း
ကြိုတင်ခွန်ပေးဆောင်စေခြင်း တို့အတွက် လိုက်နာဆောင်ရွက်
ရမည့်နည်းလမ်းများကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်
နိုင်သည်။

အခန်း (၆)

ဝင်ငွေကြေညာလွှာနှင့်လစာနှစ်ချုပ်စာရင်းပေးပို့ခြင်း

၁၇။ ^{**}(က) မည်သူမဆို ဝင်ငွေနှစ်အတွင်း ဝင်ငွေခွန်စည်းကြပ်
ဝင်ငွေကြေညာလွှာ ထိုက်သည့် စုစုပေါင်းဝင်ငွေရရှိလျှင် ထိုဝင်ငွေနှစ် အတွက်
မိမိ၏ဝင်ငွေ ကြေညာလွှာကို လည်းကောင်း၊ ဘာသာရေး
သို့မဟုတ် ကုသိုလ်ရေး အဖွဲ့အစည်းများမှအပ ကုမ္ပဏီ
အပါအဝင် မည်သည့်ပုဂ္ဂိုလ်စုမဆို ထိုဝင်ငွေနှစ်အတွက်
မြတ်စွန်းငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝင်ငွေ
ကြေညာလွှာကိုလည်းကောင်း စည်းမျဉ်းများဖြင့် ပြဋ္ဌာန်း
ထားသည့်အတိုင်း ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း

*၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၂ အရဖြည့်စွက်သည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၂ အရအစားထိုးသည်။

ပေးပို့ရမည်။ သို့ရာတွင် လစာခေါင်းစဉ်မှ ဝင်ငွေသာရရှိသူ ဖြစ်လျှင် ယင်းသို့ပေးပို့ရန်မလို၊

- (ခ) မည်သူ့အားမဆို ယင်း၏ဝင်ငွေကြေညာလွှာကို စည်းမျဉ်း များဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ပေးပို့ရန် အကြောင်း ကြားနိုင်သည်၊
- (ဂ) မည်သူမဆို ဝင်ငွေကြေညာလွှာ ပေးပို့ပြီးသည့်နောက် အခွန်စည်းကြပ်ခြင်းမပြုမီ ယင်းကြေညာလွှာ၌ မှားယွင်းချက် ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်ထားသည့်ဝင်ငွေကြေညာလွှာ ကို ထပ်မံပေးပို့နိုင်သည်။

*၁၈။

လစာနှစ်ချုပ်
စာရင်း

အလုပ်ရှင်တစ်ဦးသည် ဝင်ငွေနှစ်ကုန်ဆုံးပြီး *သုံးလအတွင်း လစာ နှစ်ချုပ်စာရင်းကို စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း နှစ်စဉ်ပေးပို့ရမည်။

အခန်း (၇)

ဝင်ငွေခွန်စည်းကြပ်ခြင်း

၁၉။

စည်းကြပ်ခြင်း

- (က) ပုဒ်မ ၁၇ အရပေးပို့သော ဝင်ငွေကြေညာလွှာမှာ မှန်ကန် ပြည့်စုံသည်ဟု ကျေနပ်လျှင် ယင်းကြေညာလွှာကို အခြေပြု၍ ဝင်ငွေခွန်စည်းကြပ်ရမည်၊

- **(ခ) ဝင်ငွေနှစ်အတွင်း သို့မဟုတ် ဝင်ငွေရရှိချိန်၌ ဝင်ငွေခွန် ပေးဆောင်ထားသူအားဖြစ်စေ၊ ဝင်ငွေကြေညာလွှာ ပေးပို့

* ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရပြင်ဆင်အစားထိုးသည်။

** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၃ အရအစားထိုးသည်။

ပြီးသူအားဖြစ်စေ၊ ဝင်ငွေကြေညာလွှာ ပေးပို့ရန် သက်ဆိုင်ရာ စည်းကြပ်နှစ်ကုန်ဆုံးပြီး သုံးနှစ်အတွင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက အကြောင်းကြားစာ အတည်ပြုချအပ်ထားပြီး သူအားဖြစ်စေ မည်သည့်အချိန်တွင်မဆို သက်သေခံ အထောက်အထားများ၊ စာရင်းများနှင့် ထိုစာရင်းများတွင် မပါဝင်သော ပစ္စည်းစာရင်းပုံစံကိုပြသရန် အကြောင်းကြား နိုင်သည်။ ခေါ်ယူစစ်ဆေးခြင်း၊ စည်းကြပ်ခြင်းပြုလုပ်နိုင် သည်။ ဤပုဒ်မခွဲပါ ပစ္စည်းစာရင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဝင်ငွေခွန်စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းနိုင်သည်။

- (ဂ) ပုဒ်မခွဲ (ခ) အရ အခွန်ထမ်းတင်ပြသည့် သက်သေခံ အထောက်အထားများမှ ဝင်ငွေကို မှန်ကန်စွာတွက်ချက် ရရှိနိုင်လျှင် ယင်းအထောက်အထားများကိုသာ အခြေပြု၍ ဝင်ငွေခွန်စည်းကြပ်ရမည်။

သို့ရာတွင် အခွန်ထမ်းပြသသော သက်သေခံအထောက် အထားများမှ ဝင်ငွေကို မှန်ကန်စွာ တွက်ချက်မရနိုင်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးက လိုအပ်သော အခြားသက်သေခံ အထောက်အထားများကိုစိစစ်ပြီး ဝင်ငွေခွန်စည်းကြပ်ရမည်။

- *(ဃ) မည်သူမဆို ပုဒ်မ ၁၇ ပုဒ်မခွဲ (က) အရဖြစ်စေ၊ ယင်း ပုဒ်မ၏ ပုဒ်မခွဲ (ခ) အရဖြစ်စေ ဝင်ငွေ ကြေညာလွှာပေးပို့ရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ဤပုဒ်မ၏ ပုဒ်မခွဲ (ခ)

* ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရအစားထိုးသည်။

အရ အကြောင်းကြားစာကို လိုက်နာရန် ပျက်ကွက်
လျှင်သော်လည်းကောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးသည်
ရနိုင်သရွေ့ အထောက်အထားများကို အခြေပြု၍ ဝင်ငွေ
ခွန်စည်းကြပ်ရမည်။ ယင်းသို့ စည်းကြပ် ဆောင်ရွက်နိုင်ရန်
နည်းလမ်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
သည် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။

*ရှင်းလင်းချက်။

**၂၀။

ဆုံးရှုံးငွေ
ခုနှိမ်ပေးခြင်း

ဝင်ငွေနှစ်အတွင်း ဝင်ငွေရလမ်းတစ်ခုခုမှ ဆုံးရှုံးငွေရှိလျှင် ထိုနှစ်
အတွင်းရရှိသည့် ကျန်ဝင်ငွေရလမ်းများမှ ဝင်ငွေတွင် ခုနှိမ်ပေး
ရမည်။ ကုန်စင်အောင်ခုနှိမ်ခြင်း မပြုနိုင်သော ဆုံးရှုံးငွေပေါင်းကို
တစ်ဆက်တည်း နောက်သုံးနှစ်အထိ သယ်ယူခုနှိမ် ခွင့်ပေးရမည်။
သို့ရာတွင် ဤပုဒ်မသည် အောက်ပါတို့နှင့် မသက်ဆိုင်စေရ-

(က) အခြေပစ္စည်းမှ ဆုံးရှုံးငွေ၊

(ခ) ပုဂ္ဂိုလ်စု တစ်ခုခုမှ အရှုံးဝေစု။

*၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၃ အရပယ်ဖျက်သည်။

**၁၉၉၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၄ အရအစားထိုးသည်။

အခန်း (၈)

ထူးခြားသောကိစ္စများအတွက်

ဝင်ငွေခွန်စည်းကြပ်ခြင်းဆိုင်ရာဆောင်ရွက်ရန်နည်းလမ်းများ

၂၁။

စည်းကြပ်ခြင်းမှ
လွတ်သွားသည့်
ဝင်ငွေ

- (က) တစ်ဦးတစ်ယောက်၏ လိမ်လည်လိုသော ရည်ရွယ်ချက်ကြောင့် ဤဥပဒေအရ ဝင်ငွေခွန် စည်းကြပ်ခြင်းမှ လွတ်နေသောဝင်ငွေကို စည်းကြပ်မှု သို့မဟုတ် ပြန်လည် စည်းကြပ်မှုပြုလုပ်ရန် လိုအပ်ကြောင်း တွေ့ရှိလျှင် သက်ဆိုင်ရာ စည်းကြပ်နှစ် ကုန်ဆုံးပြီးနောက် မည်သည့် အချိန်တွင်မဆို စည်းကြပ်မှု သို့မဟုတ် ပြန်လည် စည်းကြပ်မှု ပြုလုပ်နိုင်သည်။ သို့သော် ဤကိစ္စအတွက် *ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန်လွှဲအပ်သောအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရပြီးမှသာ ယင်းသို့ ဆောင်ရွက်ရမည်။ ကြိုတင်ခွင့်ပြုရာ၌ အမှုတစ်ခုချင်း၏ အကြောင်းခြင်းရာအလိုက် ဤဥပဒေအရ ရသင့်ရထိုက်သော အခွန်များမရအောင် လိမ်လည်လိုသော ရည်ရွယ်ချက်ရှိသည်ဟု ယူဆမှသာ ခွင့်ပြုချက် ပေးရမည်။

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရအစားထိုးသည်။

သို့ရာတွင် ယင်းသို့စည်းကြပ်လျှင် သက်ဆိုင်ရာ စည်းကြပ်နှစ်
နှင့်ဆိုင်သည့် ဝင်ငွေခွန်နှုန်းများဖြင့်သာ အခွန်ကျသင့်စေ
ရမည်။

*ရှင်းလင်းချက်။ ဤပုဒ်မခွဲ (က) ပါ လိမ်လည်လိုသော ရည်ရွယ်ချက်ဆိုသည့်
စကားရပ်တွင် အောက်ပါတို့လည်း ပါဝင်သည်-

- (၁) စည်းကြပ်ထိုက်သည့် ဝင်ငွေရရှိသည်ကို သိရှိပါ
လျက် ထိုဝင်ငွေနှင့်စပ်လျဉ်း၍ ဝင်ငွေကြေညာလွှာ
တင်သွင်းရန် ပျက်ကွက်ခြင်း၊
- (၂) ဝင်ငွေတစ်ရပ်ရပ် သို့မဟုတ် ဝင်ငွေအမျိုးအစား
တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များ
ဦးစီးဌာနနှင့် သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံး
များက ဝင်ငွေကြေညာလွှာ၊ အရှုံးအမြတ်စာရင်း
အပါအဝင် စာရင်းဇယားများ၊ စာရွက်စာတမ်း
အထောက်အထားများကို စာဖြင့်တောင်းခံသည့်
အခါ ယင်းသို့တောင်းခံစာတွင် သတ်မှတ်ထား
သည့် အချိန်အတွင်းဖြစ်စေ၊ တိုးမြှင့်ပေးထားသည့်
အချိန်အတွင်းဖြစ်စေ ပေးပို့ရန်ပျက်ကွက်ခြင်း
သို့မဟုတ် မမှန်ကန်သောစာရင်းများ၊ စာချုပ်
စာတမ်းနှင့် အခြားစာရွက်စာတမ်းများကို တင်ပြခြင်း။

* ၂၀၀၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၆ အရဖြည့်စွက်သည်။

(ခ) ပုဒ်မခွဲ (က) နှင့်မသက်ဆိုင်သောကိစ္စဖြစ်လျှင် စည်းကြပ်နှစ်ကုန်ဆုံးပြီး သုံးနှစ်အတွင်းသာ ဖော်ပြပါအတိုင်း စည်းကြပ်ခွင့် သို့မဟုတ် ပြန်လည်စည်းကြပ်ခွင့်ရှိရမည်။ ထိုသို့စည်းကြပ်ခြင်းများကို အောက်ပါအကြောင်းတစ်ခုခု နှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်သည်-

- (၁) ဝင်ငွေခွန် စည်းကြပ်ထိုက်လျက် စည်းကြပ်ခြင်းမှ လွတ်သွားခဲ့ခြင်း၊
- (၂) ဝင်ငွေခွန်လျော့၍စည်းကြပ်ခဲ့ခြင်း၊
- (၃) လျော့နည်းသည့်နှုန်းဖြင့်စည်းကြပ်ခဲ့ခြင်း၊
- (၄) ဥပဒေအရ ခွင့်ပြုသင့်သည် ထက်ပို၍ သက်သာခွင့်ပြုခဲ့ခြင်း။

၂၂။

မှားယွင်းချက်ကို
ပြင်ခြင်း

(က) ပုဒ်မ ၇ အရ လုပ်ပိုင်ခွင့်ရှိသည့် အဖွဲ့တစ်ခုခုသည် *ဤဥပဒေအရ တူညီသော လုပ်ပိုင်ခွင့်ရှိသူ သို့မဟုတ် အဖွဲ့တစ်ဖွဲ့က ချမှတ်သောအမိန့်တွင် မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက် တစ်ခုခုကို ယင်းအမိန့်ချမှတ်သည့်ရက်မှ သုံးနှစ်အတွင်းပြင်နိုင်သည်။ ထို့အပြင် အလားတူကာလ အပိုင်းအခြားအတွင်း အခွန်ထမ်းက ညွှန်ပြသည့် အဆိုပါ မှားယွင်းချက်တစ်ခုခုကိုလည်းပြင်ပေးရမည်။ သို့ရာတွင် စည်းကြပ်မှုတစ်ခုကို တိုးမြှင့်စေသော သို့မဟုတ် ပြန်အမ်းငွေတစ်ရပ်ရပ်ကို လျော့နည်းစေသော

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၅ အရအစားထိုးသည်။

အကျိုးသက်ရောက်မည့် ပြင်ဆင်ချက်ဖြစ်လျှင် အမိန့်မချမှတ်မီ သက်ဆိုင်ရာ အခွန်ထမ်းအား ဖြေရှင်းခွင့်ပေးရမည်။

- (ခ) အယူခံမှု၊ ပြင်ဆင်မှု သို့မဟုတ် လွှဲအပ်မှုအရ အပြီးသတ် အတည်ဖြစ်သော စည်းကြပ်မှုတွင် ကျသင့်သောအခွန်သည် မူလစည်းကြပ်မှုတွင် ကျသင့်သည့်အခွန်နှင့်ကွာခြားသဖြင့် ပုဒ်မ ၄၆ ပုဒ်မခွဲ (က) အရ ဖြစ်စေ၊ ပုဒ်မ ၄၇ ပုဒ်မခွဲ (ခ) အရဖြစ်စေ၊ ပုဒ်မ ၄၇ ပုဒ်မခွဲ (ဂ) အရဖြစ်စေ၊ မူလ တပ်ရိုက်ထားသော ဒဏ်ငွေကို ပြင်ပေးခြင်းသည် ပုဒ်မခွဲ (က) အရ မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက်ကိုပြင်ခြင်းဖြစ်သည်ဟုမှတ်ယူရမည်။ ဤကိစ္စအတွက် ပုဒ်မခွဲ (က) ၌ ဖော်ပြထားသော သုံးနှစ်ကို အပြီးသတ် အမိန့်ချမှတ်သောနေ့မှ စတင်ရေတွက်ရမည်။

၂၃။

သေဆုံးသူနှင့်
တရားဝင်
မစွမ်းဆောင်နိုင်
သူတို့နှင့်
စပ်လျဉ်း၍
စည်းကြပ်
ကောက်ခံခြင်း

အောက်ပါတို့အတွက် တရားဝင်ကိုယ်စားလှယ်အားဖြစ်စေ၊ သက်ဆိုင်ရာ ဝင်ငွေနှင့်စပ်လျဉ်း၍ ဥပဒေအရ တာဝန်ရှိသူအား ဖြစ်စေ ဝင်ငွေခွန်စည်းကြပ်ကောက်ခံရမည်-

- (က) သေဆုံးသူ
(ခ) အကြောင်းတစ်ခုခုကြောင့် တရားဝင်မစွမ်းဆောင်နိုင်သူ၊
(ဂ) တရားဝင်တာဝန်ယူ မဖြေရှင်းနိုင်သူ။

သို့ရာတွင် ယင်းတရားဝင်ကိုယ်စားလှယ်၊ သို့မဟုတ် တာဝန်ရှိသူ အနေဖြင့် ဤပုဒ်မအရ ပေးဆောင်ရမည့်အခွန်မှာ ယင်းတို့တာဝန်

ယူထားသည့်ပစ္စည်း၏ ပေးဆောင်နိုင်စွမ်းရှိသမျှအထိသာ ဖြစ်စေ ရမည်။

၂၄။

လုပ်ငန်းရပ်စဲ
ခဲ့လျှင်ခံယူ
ရမည့်တာဝန်

လုပ်ငန်းတစ်ခုခုကိုရပ်စဲလျှင် ထိုသို့ရပ်စဲခြင်းပြုသည့်အချိန်၌ ယင်း လုပ်ငန်းတွင် အစုပါဝင်သူတိုင်းအား အဆိုပါလုပ်ငန်းမှ ဝင်ငွေနှင့် စပ်လျဉ်း၍ ဝင်ငွေခွန်စည်းကြပ်ခံရန် တွဲဖက်၍ဖြစ်စေ၊ ကိုယ်စီ ကိုယ်ငှာဖြစ်စေ တာဝန်ရှိစေရမည်။ ထို့ပြင် ဝင်ငွေခွန်ပေးဆောင်ရန် လည်း တာဝန်ရှိစေရမည်။

၂၅။

စီးပွားရေး
လုပ်ငန်း
ပိုင်ရှင်
ပြောင်းလဲခြင်း

လုပ်ငန်းတစ်ခုခုကို မူလလုပ်ကိုင်သူထံမှ အခြားသူတစ်ဦးက ဆက်ခံလုပ်ကိုင်လျှင် မူလလုပ်ကိုင်သူနှင့် ဆက်သွယ်ရာတွင် အခက်အခဲရှိပါက ဆက်ခံသူအား မူလလုပ်ကိုင်သူ၏ ကိုယ်စားလှယ် အဖြစ်သတ်မှတ်၍ အောက်ပါကာလများအတွက် ဝင်ငွေခွန် စည်းကြပ်ရမည်-

(က) ဆက်ခံသည့် ဝင်ငွေနှစ်အတွင်း မူလပိုင်ရှင် လုပ်ကိုင်ခဲ့ သည့်ကာလ၊

(ခ) ဆက်ခံသည့် ဝင်ငွေနှစ်မတိုင်မီ ကပ်လျက်ရှိသော ဝင်ငွေနှစ်။

၂၆။

ပြည်ပနေ
နိုင်ငံခြားသား
များအား
စည်းကြပ်ခြင်း

(က) ပြည်ပနေ နိုင်ငံခြားသားသည် အောက်ပါနည်းလမ်း တစ်ခုခုဖြင့် ဝင်ငွေရရှိလျှင် ထိုသို့ရရှိသော ဝင်ငွေကို မြန်မာနိုင်ငံအတွင်း၌ ရရှိသောဝင်ငွေဟု မှတ်ယူ၍ ဝင်ငွေခွန် စည်းကြပ်ကောက်ခံရမည်-

(၁) မြန်မာနိုင်ငံအတွင်းရှိ မတည်ပစ္စည်းတစ်ခုခုမှ ရရှိ သောဝင်ငွေ၊

(၂) မြန်မာနိုင်ငံအတွင်းရှိ ဝင်ငွေရလမ်း တစ်ခုခုမှရရှိသောဝင်ငွေ။

(ခ) အဆိုပါ ပြည်ပနေ နိုင်ငံခြားသားအစား ယင်း၏ ကိုယ်စားလှယ်အား ထိုဝင်ငွေများအတွက် ဝင်ငွေခွန် စည်းကြပ်ကောက်ခံနိုင်သည်။ ထို့ပြင် ရရန်အခွန်ကြေးများကို မြန်မာနိုင်ငံတွင်ရှိသော သို့မဟုတ် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာသော ပြည်ပနေ နိုင်ငံခြားသားပိုင် ပစ္စည်းများမှ ကောက်ခံရယူနိုင်သည်။

၂၇။

ကိုယ်စားလှယ်
အဖြစ်မှတ်ယူ
ခံရသူများ

မြို့နယ်အခွန်ဦးစီးဌာနမှသည် အောက်ပါတစ်ဦးဦးကို ပြည်ပနေ နိုင်ငံခြားသား သို့မဟုတ် ပြည်ပနေနိုင်ငံသား၏ ကိုယ်စားလှယ် အဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း အကြောင်းကြားပြီးနောက် ဝင်ငွေခွန် ကိစ္စရပ်များအားလုံးအတွက် ထိုသူကို ယင်းသို့သော ကိုယ်စားလှယ်အဖြစ် မှတ်ယူနိုင်သည်-

(က) ပြည်ပနေနိုင်ငံခြားသား သို့မဟုတ် ပြည်ပနေ နိုင်ငံသားက မိမိ၏ ဝင်ငွေရလမ်းနှင့်စပ်လျဉ်း၍ တစ်နည်းနည်းဖြင့် တာဝန်လွှဲထားသူ၊

(ခ) အဆိုပါ ပြည်ပနေသူနှင့်စီးပွားဆက်သွယ်သူ၊

(ဂ) အဆိုပါ ပြည်ပနေသူအတွက် ဝင်ငွေရရှိနေသူ။

သို့ရာတွင် ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရန် ရည်ရွယ်ထားသူ အား ရှင်းလင်းပြခွင့်မပေးဘဲ ဤပုဒ်မအရ ကိုယ်စားလှယ်အဖြစ် မသတ်မှတ်ရ။

၂၈။

ပင်လယ်ကူး
သင်္ဘောဖြင့်
သယ်ယူ
ပို့ဆောင်ရေး
လုပ်ငန်း
လုပ်ကိုင်ခြင်း
အားစည်းကြပ်ခြင်း

(က) ပြည်ပနေ နိုင်ငံခြားသားသည် မည်သည့်နှစ်တွင်မဆို မြန်မာနိုင်ငံအတွင်း၌ ပင်လယ်ကူးသင်္ဘောပိုင်ရှင် သို့မဟုတ် ပင်လယ်ကူး သင်္ဘောစင်းလုံးငှားသူအဖြစ် လုပ်ငန်း လုပ်ကိုင်လျှင် နည်းဥပဒေများဖြင့် ပြဋ္ဌာန်းထားသည့် အတိုင်း ထိုသူအား အခွန်စည်းကြပ်ကောက်ခံရမည်။

(ခ) ဝင်ငွေခွန်ကို ပြေလည်အောင် ပေးဆောင်ပြီးကြောင်း သို့မဟုတ် လုံလောက်သော အစီအစဉ်ပြုလုပ်ပြီးကြောင်း သက်သေခံလက်မှတ်ကို ထိုသို့စည်းကြပ်ရန်ရှိသည့် သင်္ဘော ၏ ရေယာဉ်မှူး၊ သင်္ဘောပိုင်ရှင် သို့မဟုတ် စင်းလုံးငှားသူ ၏ ကိုယ်စားလှယ်က တင်ပြခြင်းပြုမှုသာလျှင် ပင်လယ်ကူး သင်္ဘောများ ဆိပ်ကမ်းမှ ထွက်ခွာခွင့် လက်မှတ်ထုတ်ပေး ပိုင်ခွင့်ရှိသူက ယင်းလက်မှတ်ကို ထုတ်ပေးရမည်။

၂၉။

ဝင်ငွေနှစ်
အတွင်း
စည်းကြပ်ခြင်း

*ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အခွန်ထမ်းအမျိုးအစားတစ်ခုခု သို့မဟုတ် ဝင်ငွေအမျိုးအစား တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဝင်ငွေနှစ်သည် စည်းကြပ်နှစ်ဖြစ်ရမည် ဟုသော်လည်းကောင်း၊ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုပြုလုပ်နိုင် သည်ဟုသော်လည်းကောင်း၊ မည်သည့်စည်းကြပ်မှုများအတွက် မည်သို့ဆောင်ရွက်ရမည်ဟုသော်လည်းကောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်လျှင် သက်ဆိုင်ရာ စည်းကြပ်မှုကို နည်းဥပဒေ များဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ပြုလုပ်ရမည်။

* ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၅ အရအစားထိုးသည်။

*၃၀။

အခြားကိစ္စ
ရပ်များ

(က) အောက်ပါတို့၏ စည်းကြပ်ကောက်ခံမှုကို နည်းဥပဒေများဖြင့်ဖြစ်စေ၊ စည်းမျဉ်းများဖြင့်ဖြစ်စေ ပြဋ္ဌာန်းသည့်အတိုင်း ပြုလုပ်ရမည်-

- (၁) ပြည်ထောင်စုအစိုးရ၏ စီးပွားရေးအဖွဲ့အစည်းများ၊
- (၂) ပြည်ထောင်စုအစိုးရ၏ သို့မဟုတ် ပြည်ထောင်စုအစိုးရက ကမကထပြုသော စီမံကိန်းလုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှု တစ်ရပ်ရပ်၌ ပြည်ထောင်စုအစိုးရ၏ သဘောတူခွင့်ပြုချက်ဖြင့် ပါဝင်ဆောင်ရွက်သည့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားတွင် ဖွဲ့စည်းသော ပုဂ္ဂိုလ်စု၊

(၃) သမဝါယမအသင်း၊

(၄) ပြည်ပနေနိုင်ငံသား၊

(၅) နိုင်ငံခြားငွေဖြင့် ဝင်ငွေရရှိသူ၊

** (၆) ဖြစ်ထွန်းရရှိသည့် မိမိ၏ ဝင်ငွေအပေါ် ကျသင့်အခွန်ကို ကိုယ်တိုင်တွက်ချက် စည်းကြပ်ပေးဆောင်စေရန် ဤဥပဒေအရ ခွင့်ပြုထားသူ။

(ခ) ဝင်ငွေကြေညာလွှာပေးပို့ပြီးသူ တစ်ဦးဦးနှင့်စပ်လျဉ်း၍ ယာယီစည်းကြပ်ကောက်ခံမှုကို စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ပြုလုပ်နိုင်သည်။

* ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၅ အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၃ အရဖြည့်စွက်သည်။

အခန်း (၉)

ပြည်ထောင်အချင်းချင်း သဘောတူစာချုပ်ချုပ်ဆိုခြင်း

*၃၁။

ပြည်ထောင်စုအစိုးရသည်-

အခြားနိုင်ငံ
များနှင့်
အစီအစဉ်
ပြုလုပ်ခြင်း

- ** (က) အခြားနိုင်ငံတစ်ခုခု သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုနှင့် ဝင်ငွေခွန်ကိစ္စပါဝင်သော အခွန်နှစ်ထပ်စည်းကြပ်ကောက်ခံမှု ရှောင်ရှားရေး သဘောတူစာချုပ် သို့မဟုတ် အခွန်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်လဲလှယ်ရေး သဘောတူစာချုပ် သို့မဟုတ် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူခြင်းဆိုင်ရာ သဘောတူစာချုပ်စသည့် သဘောတူစာချုပ် တစ်ရပ်ချုပ်ဆိုပါက ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်များတွင် မည်သို့ပင် ပါရှိစေကာမူ ယင်းစာချုပ်ပါ သဘောတူညီချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရမည်။
- (ခ) အဆိုပါစာချုပ်ကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာနိုင်သည်။

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၆ အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရအစားထိုးသည်။

အခန်း (၁၀)

အယူခံခြင်း၊ ပြင်ဆင်ခြင်းနှင့် လွှဲအပ်ခြင်း

၃၂။

ပထမ
အယူခံဝင်ခြင်း

- (က) အခွန်ထမ်းသည် မြို့နယ်အခွန်ဦးစီးဌာနမှူးက ချမှတ်သော မိမိနှင့်သက်ဆိုင်သည့် မည်သည့်အမိန့်ကိုမဆို မကျေနပ်လျှင် *ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် **အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးထံ စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း အယူခံဝင်နိုင်သည်။
- (ခ) အခွန်ထမ်းသည် အခွန်တောင်းခံလွှာ၊ သို့မဟုတ် မိမိမကျေနပ်သည့်အမိန့်ကို ရရှိသည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း အယူခံလွှာကို တင်သွင်းရမည်။ သို့ရာတွင်ထိုကာလအတွင်း အယူခံလွှာကို မတင်ခဲ့သည့်အတွက် လုံလောက်သော အကြောင်းရှိလျှင် *ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် **အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ်

* ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးက ထိုကာလ ကုန်ဆုံးပြီးနောက် တင်သွင်းသည့်အယူခံလွှာကို လက်ခံ နိုင်သည်။

- (ဂ) အယူခံဝင်လိုသည့် အခွန်ထမ်းသည် အောက်ပါအတိုင်း ဆောင်ရွက်မှသာ ဤပုဒ်မအရ အယူခံဝင်ခွင့်ရှိသည်-
- (၁) ပေးဆောင်ရမည့် အခွန်ကို အကြေအလည် ပေးဆောင်ခြင်း သို့မဟုတ်
- (၂) *ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီး ဌာနမှူး သို့မဟုတ် အလယ်အလတ်အခွန်ထမ်း များဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်း ကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးထံ လျှောက်ထား၍ ယင်းက ဆုံးဖြတ်သည့်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း။
- (ဃ) အယူခံအမှုကို ပြီးမြောက်အောင် ဆောင်ရွက်ရာ၌
- **ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ***အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး ဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၅ အရအစားထိုးသည်။

** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

*** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

ဌာနမှူးသည် အယူခံသူအား ပြောရေးဆိုခွင့်ပေးပြီးနောက် သင့်လျော်သည့်အမိန့်ကို ချမှတ်နိုင်သည်။

သို့ရာတွင် အခွန်ကိုတိုးမြှင့်ရန် ရည်ရွယ်လျှင် အယူခံသူ အား မည်သည့်အတွက် ထိုသို့မတိုးသင့်ကြောင်း ချေပခွင့် ပြုရမည်။

*ရှင်းလင်းချက်။

၃၃။
ဒုတိယ
အယူခံ
ဝင်ခြင်း

(က) အယူခံအခွန်ထမ်း သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူး သည် **ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ***အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး ဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး ဌာနမှူးက ချမှတ်သောအမိန့်ကို မကျေနပ်လျှင် ယင်းအမိန့် ရရှိသည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း ****အခွန် အယူခံခုံအဖွဲ့ထံ အယူခံဝင်နိုင်သည်။

(ခ) ဤပုဒ်မအရ အယူခံရာ၌ ပုဒ်မခွဲ (က) တွင် ညွှန်းထားသည့် ရက်ပေါင်းခြောက်ဆယ်အတွင်း အယူခံလွှာကို မတင်သွင်း လျှင် ထိုသို့ မတင်သွင်းခြင်းအတွက် လုံလောက်သော

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၃ အရပယ်ဖျက်သည်။

** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၂(က) အရအစားထိုးသည်။

*** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

**** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၃(ဂ) အရအစားထိုးသည်။

အကြောင်းရှိပါက အခွန်အယူခံခံအဖွဲ့သည် အယူခံလွှာကို လက်ခံနိုင်သည်။

- (ဂ) ဤပုဒ်မအရ အယူခံရာ၌ အယူခံလွှာကို အခွန်အယူခံခံ အဖွဲ့ထံ ယင်းအဖွဲ့ကသတ်မှတ်ထားသည့် နည်းလမ်း အတိုင်း လိုက်နာပေးပို့ရမည်။ ထို့ပြင် အခွန်ထမ်းက အယူခံလျှင် အခကြေးငွေ *ကျပ်တစ်ထောင် ပေးသွင်းပြီး ကြောင်း အထောက်အထားလည်း တစ်ပါတည်းပါရှိရမည်။
- (ဃ) အခွန်အယူခံခံအဖွဲ့သည် အယူခံတရားလိုနှင့် တရားပြိုင် တို့ကို ပြောရေးဆိုခွင့်ပေးပြီးနောက် ထိုအယူခံနှင့် စပ်လျဉ်း၍ သင့်လျော်သော အမိန့်များကို ချမှတ်ရမည်။
- (င) ပုဒ်မ ၃၄ တွင် ပြဋ္ဌာန်းထားသည့်အတိုင်းမှတစ်ပါး၊ အယူခံမှုတွင် အခွန်အယူခံခံအဖွဲ့က ချမှတ်သည့် အမိန့် များသည် အပြီးအပြတ်ဖြစ်စေရမည်။

ရှင်းလင်းချက်။

ဤပုဒ်မနှင့် နောက်ပုဒ်မများတွင် ပါရှိသည့် အခွန်အယူခံခံအဖွဲ့ဆိုသည်မှာ
 **ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ်
 ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ***အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ
 အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးက ချမှတ်သည့်
 အမိန့်နှင့်စပ်လျဉ်းပြီး အခွန်ထမ်း သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးက မကျေနပ်

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၈ (က) အရအစားထိုးသည်။

** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

*** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

၍ ဒုတိယအကြိမ် အယူခံဝင်သည့်အမှုများကို ဆောင်ရွက်ရန် ပုဒ်မ ၇ အရ *ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန် လွှဲအပ်သောအဖွဲ့ဖြစ်သည်။

** ၃၃-က။ အခွန်သည် ***ကျပ်သုံးသောင်း ထက်မပိုလျှင် မြို့နယ်အခွန်ဦးစီး ကန့်သတ်ချက်များ ဌာနမှူး၏ အမိန့်သည်လည်းကောင်း၊ အခွန်သည် ***ကျပ်တစ်သိန်း ထက်မပိုလျှင် ***ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ****အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး၏ ဆုံးဖြတ်ချက်သည် လည်းကောင်း၊ အခွန် ကျပ် ၁၀၀၀၀၀ အထက်ဖြစ်ပြီး ဥပဒေရေးရာ ပြဿနာမပေါ်ပေါက်လျှင် အခွန်အယူခံခံအဖွဲ့၏ အဆုံးအဖြတ်သည် လည်းကောင်း အပြီးအပြတ်ဖြစ်စေရမည်။

၃၄။ (က) အခွန်အယူခံခံအဖွဲ့၏အမိန့်မှ ဥပဒေကြောင်းနှင့်စပ်လျဉ်း၍ အဆုံးအဖြတ် အတွက် လွှဲအပ်ခြင်း ဖြေရှင်းရမည့်အချက်တစ်ခုခု ပေါ်ပေါက်လျှင် အခွန်ထမ်း ကဖြစ်စေ ***ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီး

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရအစားထိုးသည်။

** ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၆ အရဖြည့်စွက်သည်။

*** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၈ (ခ) အရအစားထိုးသည်။

**** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

***** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

ဌာနမှူး သို့မဟုတ် *အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးဌာနမှူးကဖြစ်စေ၊ **ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ အဆုံးအဖြတ်အတွက် လွှဲအပ်ပေးရန် အခွန်အယူခံခုံအဖွဲ့ထံသို့ ယင်းအဖွဲ့၏ အမိန့်ရရှိသည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း အဆိုပြုနိုင်သည်။

- (ခ) အခွန်အယူခံခုံအဖွဲ့က အကြောင်းတစ်ခုခုကြောင့် အမှု အကြောင်းအရာ ဖော်ပြလွှဲအပ်ရန် ငြင်းပယ်လျှင် အခွန် အယူခံခုံအဖွဲ့အား အမှုအကြောင်းအရာ ဖော်ပြရမည်ဟု ညွှန်ကြားပေးရန်၊ ယင်းသို့ ငြင်းပယ်ခံရသူက **ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ယင်းငြင်းပယ်မိန့် ရရှိသည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း လျှောက်ထားနိုင်သည်။
- (ဂ) **ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အမှုမှပေါ်ပေါက် သည့် ဥပဒေကြောင်းနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးရမည့် အချက်များရှိသည်ဟု လက်ခံလျှင် ယင်းပြဿနာကို ဆုံးဖြတ်ရမည့်ပြင် မိမိ၏စီရင်ချက်ကို အခွန်အယူခံခုံအဖွဲ့ သို့ အကြောင်းကြားစေရမည်။

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၆ အရအစားထိုးသည်။

(ဃ) ပုဒ်မခွဲ (ဂ)အရ *ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်သော အမိန့်နှင့်စပ်လျဉ်း၍ *ယင်းတရားလွှတ်တော်ချုပ် သို့ အယူခံဝင်ခွင့်ရှိသည်။

၃၅။
ပြင်ဆင်ခြင်း

(က) ပြင်ဆင်မှုအဖွဲ့သည် ဤဥပဒေအရ မြို့နယ်အခွန်ဦးစီးဌာနမှူးက အမိန့်ချမှတ်သည့်နေ့မှ သုံးနှစ်အတွင်း အခွန်ထမ်း၏ လျှောက်ထားချက်အရဖြစ်စေ၊ မိမိသဘောအရဖြစ်စေ၊ အဆိုပါအမိန့်ကို ပြင်ဆင်ရန် အမှုတွဲများ တောင်းဆိုနိုင်သည်။ ထို့ပြင် ယင်းအမှုတွဲများ ရရှိသည့်အခါ လိုအပ်မည့် စုံစမ်းမှုကို ပြုလုပ်နိုင်သည် သို့မဟုတ် ပြုလုပ်စေနိုင်သည်။ ထိုသို့ ပြုလုပ်ပြီးနောက် မည်သည့်အခါမဆို သင့်လျော်သည့် အမိန့်ကိုလည်း ချမှတ်နိုင်သည်။

သို့ရာတွင် အောက်ပါအမိန့်များ ချမှတ်ရာ၌ အခွန်ထမ်းအား ပြောရေးဆိုခွင့်ပေးရမည်-

(၁) အခွန်ထမ်း ပေးဆောင်ရမည့် အခွန်ကို တိုးသော အမိန့်၊

(၂) အခွန်ထမ်းအားပေးရမည့် ပြန်အမ်းငွေကို လျော့သော အမိန့်၊

(၃) အခွန်ထမ်းအပေါ် စည်းကြပ်မှုကို ပယ်ဖျက်သော အမိန့်။

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၆ အရအစားထိုးသည်။

- (ခ) ပြင်ဆင်မှုအဖွဲ့သည် အောက်ပါကိစ္စရပ်များတွင် ဤပုဒ်မ အရ ဆောင်ရွက်ခွင့်မရှိစေရ-
- (၁) *ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် **အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးထံသို့ အယူခံဝင်နိုင်သည့်ကိစ္စ၌ ထိုသို့ အယူခံဝင်နိုင်သည့် အချိန်ကာလ မကုန်ဆုံးသေးခြင်း သို့မဟုတ်
- (၂) *ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် **အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးထံ အယူခံဝင်ထားသည့် အမိန့်ဖြစ်ခြင်း။
- (ဂ) အခွန်ထမ်းကပြင်ဆင်မှု လျှောက်ထားခြင်းဖြစ်လျှင် ပုဒ်မ ၃၂ ပုဒ်မခွဲ (ဂ)နှင့်အညီ ယင်းက ဆောင်ရွက်ပြီးမှသာ လျှောက်ထားခွင့်ရှိသည်။

* ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

ရှင်းလင်းချက်။ ဤပုဒ်မတွင်ပါရှိသည့် ပြင်ဆင်မှုအဖွဲ့ဆိုသည်မှာ မြို့နယ် အခွန်ဦးစီးဌာနမှူးက ချမှတ်သည့်အမိန့်နှင့်စပ်လျဉ်း၍ အောက်ပါကိစ္စရပ်များ အတွက် ပြင်ဆင်မှုဖွင့်လှစ်ဆောင်ရွက်ပေးရန် ပုဒ်မ ၇ အရ *ပြည်ထောင်စုအစိုးရ အဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ်သော အဖွဲ့ဖြစ်သည်-

- (က) အခွန်ထမ်းက မြို့နယ်အခွန်ဦးစီးဌာနမှူး၏ အမိန့်ကို မကျေနပ်၍ ပြင်ဆင်မှု လျှောက်ထားသည့်ကိစ္စ၊
- (ခ) ပြင်ဆင်မှုအဖွဲ့က မြို့နယ်အခွန်ဦးစီးဌာနမှူး၏ ဆောင်ရွက် ချက်သည် မှန်ကန်ခြင်းမရှိဟု ယူဆသည့်ကိစ္စ။

၃၆။
အမိန့်
မိတ္တူ
ပေးပို့ခြင်း

ပုဒ်မ ၃၂၊ ၃၃နှင့် ၃၅ တို့အရ ချမှတ်သော အမိန့်၏မိတ္တူများကို အခွန်ထမ်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးနှင့် **ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူး သို့မဟုတ် ***အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး သက်ဆိုင်ရာတို့ထံ ပေးပို့ရမည်။

အခန်း (၁၁)

ပြန်အမ်းခြင်း

၃၇။
ပြန်အမ်းခြင်း

- (က) မည်သည့်နှစ်အတွက်မဆို တစ်စုံတစ်ယောက်သောသူက ပေးဆောင်ခဲ့သော သို့မဟုတ် ထိုသူအတွက် ပေးဆောင်

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရအစားထိုးသည်။

** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

*** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

ခဲ့သော အခွန်သည် ဤဥပဒေအရ အမှန်ပေးဆောင်အပ်သည့် အခွန်ငွေထက်ပိုနေကြောင်း ထိုသူက မြို့နယ်အခွန်ဦးစီးဌာနမှူးထံသို့ အထောက်အထားဖြင့် ပြသနိုင်လျှင် ထိုပိုငွေကိုပြန်ရခွင့်ရှိရမည်။ ထို့ပြင် မြို့နယ်အခွန်ဦးစီးဌာနမှူးက ယင်းသို့ပိုနေကြောင်း မိမိကိုယ်တိုင်တွေ့ရှိလျှင်လည်း ထိုပိုငွေကို သက်ဆိုင်ရာ အခွန်ထမ်းအား ပြန်အမ်းရမည်။

(ခ) ပြန်အမ်းငွေကို ထိုပြန်အမ်းငွေ ရရန်ရှိကြောင်း အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ တစ်နှစ်အတွင်းသာ တောင်းဆိုခွင့်ရှိစေရမည်။

*(ဂ) အခွန်ထမ်းက မိမိရရှိမည့် ပြန်အမ်းငွေနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်စည်းကြပ်မှု တစ်ရပ်ရပ်အရ ပေးဆောင်ရမည့် အခွန်ငွေတွင် ခုနှိမ်ပေးရန် သို့မဟုတ် လက်ရှိဝင်ငွေနှစ်အတွက် ကြိုတင်ပေးသွင်းရမည့် ဝင်ငွေခွန်အဖြစ် သတ်မှတ်ပေးရန် တင်ပြပါက မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အခွန်ထမ်း၏ တင်ပြချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်သည်။

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၇ အရဖြစ်ပွားသည်။

အခန်း (၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ ထွက်ခွာသွားသူများကိစ္စ

၃၈။

သက်သေခံ
လက်မှတ်
လိုအပ်ခြင်း

(က) မည်သူမဆို မြန်မာနိုင်ငံမှ ထွက်ခွာသွားမည်ဖြစ်ပါက ဤဥပဒေအရ အခွန်ပေးဆောင်ရန် တာဝန်ရှိတော့ကြောင်း သို့မဟုတ် တာဝန်ရှိသည့်အခွန်ကို ပေးဆောင်ရန်စီမံပြီးကြောင်း သက်သေခံလက်မှတ်ကို ဤကိစ္စအတွက် *ပြည်ထောင်စု အစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန် လွှဲအပ်သောအဖွဲ့ထံမှမရလျှင် မြန်မာနိုင်ငံမှ ထွက်ခွာသွားရ။ သို့ရာတွင် *ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဤကိစ္စနှင့်စပ်လျဉ်း၍ အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ ခြင်းချက်ပြုနိုင်သည်။

(ခ) မည်သည့်ယာဉ်ပိုင်ရှင် သို့မဟုတ် စင်းလုံးငှားသူသည် မြန်မာနိုင်ငံအတွင်းမှ မြန်မာနိုင်ငံပြင်ပသို့ ပုဒ်မခွဲ (က) အရ လိုအပ်သော သက်သေခံလက်မှတ်မပါရှိသူအား သယ်ဆောင်ရန် လက်မှတ်ထုတ်ပေးလျှင်လည်းကောင်း၊ သယ်ဆောင်သွား လျှင်လည်းကောင်း ထိုသက်သေခံလက်မှတ်မပါသူ ပေးဆောင် ရန်ရှိသည့်အခွန်ကို အဆိုပါယာဉ်ပိုင်ရှင် သို့မဟုတ် စင်းလုံး ငှားသူက ပေးဆောင်ရမည့်အပြင် **ကျပ်တစ်သိန်းထက် မပိုသော ဒဏ်ငွေကိုလည်းပေးဆောင် ရမည်။

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရအစားထိုးသည်။

** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၈ (ဂ) အရအစားထိုးသည်။

အခန်း (၁၃)

အခွန်အရကောက်ခံခြင်း

၃၉။

အခွန်မပြေ
ကျန်ငွေကို ဒီကရီ
ကျငွေကဲ့သို့
အရကောက်ခံခြင်း

- (က) ပုဒ်မ ၅၃ အရ အခွန်တောင်းခံလွှာတွင် ပေးဆောင်ရန် ဖော်ပြထားသော ငွေအားလုံးက ထိုတောင်းခံလွှာတွင် ဖော်ပြထားသည့် အချိန်အတွင်း သို့မဟုတ် တိုးမြှင့်ပေး သည့်အချိန်အတွင်း ပေးဆောင်ရမည်။ ထိုသို့ ပေးဆောင် ရန်ပျက်ကွက်လျှင် မပေးဆောင်သည့် အခွန်ကို မပြေကျန်ငွေ အဖြစ်လည်းကောင်း၊ မပေးဆောင်သူအား ပျက်ကွက်သူ အဖြစ်လည်းကောင်း မှတ်ယူရမည်။
- (ခ) အခွန်မပြေကျန်ငွေကို တရားစီရင်ရေးအဖွဲ့မှ ချမှတ်သည့် ဒီကရီကျငွေကဲ့သို့ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပျက်ကွက်သူ ထံမှ အရကောက်ခံနိုင်သည်။
- (ဂ) အခွန်မပြေကျန်ငွေကို ပုဒ်မခွဲ (ခ) ပါ အတိုင်း အရကောက်ခံ ရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး၌ အောက်ပါလုပ်ပိုင်ခွင့် များရှိစေရမည်-
- (၁) ငွေဒီကရီအတွက် အကျိုးသက်ရောက်မှုကို အပြီး အပိုင်ဆောင်ရွက်သည့် တရားစီရင်ရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များ၊
- (၂) ပျက်ကွက်သူက တစ်စိတ်တစ်ဒေသသာ အကျိုး သက်ဆိုင်ခွင့်ရှိသော ပစ္စည်းတစ်ခုလုံးအတွက် ပစ္စည်း ထိန်းခန့်ထားခွင့် (ယင်းသို့ မခန့်မီ ထိုပစ္စည်း၏

တွဲဖက်ပိုင်ရှင် သို့မဟုတ် တွဲဖက်ဝေစု ရထိုက်သူ
အား အကြောင်းကြားရမည်)။

- (၃) အောက်ဖော်ပြပါ အကြောင်းတစ်ခုခုကြောင့်
ပျက်ကွက်သူက တစ်စိတ်တစ်ဒေသသာ အကျိုး
သက်ဆိုင်ခွင့်ရှိသောပစ္စည်း၏ ယင်းတစ်စိတ်
တစ်ဒေသကိုသာ ရောင်းချရန်မဖြစ်နိုင်လျှင် ထိုပစ္စည်း
တစ်ခုလုံးကို ရောင်းချ၍ ရောင်းရငွေကို ခွဲဝေပေး
နိုင်ခွင့် (ယင်းသို့ မဆောင်ရွက်မီ အကျိုးသက်ဆိုင်
ခွင့်ရှိသူများအား အကြောင်းကြားရမည်)-

(ကက) ပစ္စည်း၏သဘာဝအနေအထား၊

(ခခ) ပစ္စည်း၏တွဲဖက်ပိုင်ရှင် သို့မဟုတ် တွဲဖက်
ဝေစု ရထိုက်သူဦးရေ၊

(ဂဂ) အခြားထူးခြားသော အခြေအနေ။

- (၄) ခွဲဝေရသော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို
ရောင်းချခြင်းဖြစ်ပြီး၊ ဈေးတူပေးသည့် ဆွဲဝယ်သူ
များအနက် တစ်ဦးမှာ ထိုပစ္စည်း၏တွဲဖက်ပိုင်ရှင်
သို့မဟုတ် တွဲဖက်ဝေစု ရထိုက်သူ ဖြစ်နေလျှင်
ထိုသူအားသာ ရောင်းချခွင့်၊ အကယ်၍ ဈေးတူ
ပေးသည့် အဆိုပါပိုင်ရှင် သို့မဟုတ် ဝေစုရထိုက်သူ
တစ်ဦးထက်ပိုလျှင် လေလံဆွဲဝယ်ရန် ဦးစွာ
အမည်ပေးသူအားရောင်းချခွင့်။

၄၀။

အရကောက်ခံရန်
အခြားနည်းလမ်းများ

- (က) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ပျက်ကွက်သူအား ဝင်ငွေခွန် မပြေကျန်ငွေအတွက် လိုအပ်သလို ဒဏ်ငွေ တပ်ရိုက်နိုင်သည်။ သို့သော် ယင်းဒဏ်ငွေ စုစုပေါင်းသည် ဝင်ငွေခွန် မပြေကျန်ငွေထက် မပိုစေရ။
- (ခ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ပျက်ကွက်သူအား ငွေပေး ရန်ရှိသော သို့မဟုတ် ပျက်ကွက်သူအတွက် ငွေလက်ရှိ ထားသော သို့မဟုတ် နောင်တွင် လက်ရှိထားရှိမည်ဖြစ် သောသူတစ်ဦးအား ထိုငွေကို ပျက်ကွက်သူ၏ မပြေကျန်ငွေ အတွက် ပေးဆောင်ရန် ညွှန်ကြားနိုင်သည်။ ယင်းသို့ ညွှန်ကြားရာ၌ ထိုငွေပေးရန် အချိန်စေ့ရောက်သည်နှင့် တစ်ပြိုင်နက်ဖြစ်စေ၊ ငွေလက်ရှိဖြစ်သည်နှင့် တစ်ပြိုင်နက် ဖြစ်စေ၊ အကြောင်းကြားစာတွင် ဖော်ပြထားသည့် အချိန် အတွင်းဖြစ်စေ ပေးသွင်းစေရမည်။ အကယ်၍ ထိုငွေသည် မပြေကျန်ငွေထက်များလျှင် မပြေကျန်ငွေအထိသာ ပေးသွင်း စေပြီး၊ မပြေကျန်ငွေ နှင့်တူညီလျှင် သို့မဟုတ် နည်းလျှင် ထိုငွေအားလုံးကို ပေးသွင်းစေရမည်။ အထက်ပါ အကြောင်း ကြားစာ၏ မိတ္တူကိုပျက်ကွက်သူ၏ နောက်ဆုံးနေရပ် လိပ်စာသို့ပေးပို့ရမည်။ မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ထိုအကြောင်းကြားစာပါ ငွေပေးဆောင်ရန် အချိန်ကို တိုးပေးနိုင်သည်။

- (ဂ) ပုဒ်မခွဲ (ခ) အရ ငွေတစ်ရပ်ရပ်ပေးဆောင်သူသည် ပျက်ကွက်သူ၏ ခွင့်ပြုချက်အရ ပေးဆောင်သည်ဟု မှတ်ယူရမည်။ ထို့ပြင် ယင်းသို့ပေးဆောင်သည့် ငွေပမာဏ အထိ ပျက်ကွက်သူအား အဆိုပါ ပေးဆောင်သူက ပေးရန် ကြွေးမြီတာဝန်ကို ကင်းရှင်းပြေလည်အောင်ပေးပြီးဖြစ် သည်ဟု မှတ်ယူရမည်။
- (ဃ) ပုဒ်မခွဲ (ခ) အရ အကြောင်းကြားစာ အတည်ပြုခံရသူ တစ်ဦးသည် ထိုအကြောင်းကြားစာတွင် သတ်မှတ်ထား သည့်အတိုင်း ငွေပေးသွင်းရန် ပျက်ကွက်လျှင် မြို့နယ် အခွန်ဦးစီးဌာနမှူးက ထိုသို့အတည်ပြုခဲ့သော အကြောင်း ကြားစာသည် ပုဒ်မ ၃၉ ပုဒ်မခွဲ (ခ)နှင့်(ဂ) အရ ထုတ်သော ပစ္စည်းဖမ်းဝရမ်းဖြစ်ဘိသကဲ့သို့ အကျိုးသက်ရောက်သဖြင့် ယင်းပုဒ်မအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်သည်။
- (င) ပုဒ်မခွဲ (ခ) အရ အကြောင်းကြားစာ အတည်ပြုခံရသူက တောင်းဆိုသည့်ငွေ သို့မဟုတ် ထိုငွေ၏ မည်သည့် အစိတ်အပိုင်းကိုမှ ပျက်ကွက်သူ အားပေးရန်မရှိကြောင်း၊ သို့မဟုတ် မိမိသည် ပျက်ကွက်သူအတွက် မည်သည့်ငွေ ကိုမှ လက်ရှိမထားကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးအား အထောက်အထားပြနိုင်လျှင် ပုဒ်မခွဲ (ခ) အရ ပေးဆောင်ရန် တာဝန်မရှိစေရ။

၄၁။

ကြားဖြတ်အမိန့်

အခြားဥပဒေတစ်ခုခုတွင် မည်သို့ပင်ပါရှိစေကာမူ မည်သည့်တရား
စီရင်ရေးအဖွဲ့တွင်မှ ဤဥပဒေအရ အခွန်အရကောက်ခံသော
ဆောင်ရွက်မှုများ ဆိုင်ခံသည့် ကြားဖြတ်အမိန့်ချမှတ်ပိုင်ခွင့် မရှိ
စေရ။ သို့သော် အဆိုပါတရားစီရင်ရေးအဖွဲ့သည် မိမိ၏စီရင်ပိုင်ခွင့်
အတွင်း ကျရောက်သော အောက်ပါကိစ္စရပ်များ၌ ပစ္စည်းရောင်းချ
ခြင်းကို တားမြစ်သော ကြားဖြတ်အမိန့်ချမှတ်နိုင်သည်-

- (က) ပျက်ကွက်သူ မဟုတ်သောသူက ယင်းပစ္စည်းနှင့်
ပတ်သက်၍ စွဲဆိုသည့်အမှုကိစ္စ၊
- (ခ) ပျက်ကွက်သူက စွဲဆိုသည့် အမှုကိစ္စဖြစ်လျှင် ဤဥပဒေ
အရ တင်သွင်းထားသည့် အယူခံမှု၊ ပြင်ဆင်မှု သို့မဟုတ်
လွှဲအပ်မှုမပြတ်သေးသည့်ကိစ္စ။

အခန်း (၁၄)

ထပ်ဖြည့်လုပ်ပိုင်ခွင့်များ

၄၂။

သတင်း
အချက်အလက်
များတောင်းဆို
ပိုင်ခွင့်

*မြို့နယ်အခွန်ဦးစီးဌာနမှူး၊ **ပြည်ထောင်စုနယ်မြေအခွန်ဦးစီး
ဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီး
ဌာနမှူး သို့မဟုတ် ***အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ
အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး
ဌာနမှူးတို့သည်လည်းကောင်း၊ ပုဒ်မ ၇ အရ ဖွဲ့စည်းထားသော

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၈ အရအစားထိုးသည်။

** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

*** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

အဖွဲ့နှင့် လွှဲအပ်တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်နှင့်အဖွဲ့များ သည်လည်းကောင်း၊ ဝင်ငွေခွန်ကိစ္စနှင့်စပ်လျဉ်း၍ လိုအပ်သော သတင်းအချက်အလက်ရှိသူတိုင်းအား ယင်းသတင်းအချက်အလက် တို့ကို ပေးပို့စေရန် တောင်းဆိုနိုင်သည်။

*၄၃။

တရားစီရင်ရေး
အဖွဲ့များ၏
လုပ်ပိုင်ခွင့်

မြို့နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် **အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးသည် လည်းကောင်း၊ ပုဒ်မ ၇ အရ ဖွဲ့စည်းထားသောအဖွဲ့နှင့် လွှဲအပ် တာဝန်ပေးအပ်ခြင်းခံရသောပုဂ္ဂိုလ်နှင့် အဖွဲ့များသည်လည်းကောင်း ဤဥပဒေပါ လုပ်ပိုင်ခွင့်များကို တရားမကျင့်ထုံးဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်သည်။

၄၄။

အဆောက်အအုံ
များသို့ဝင်ရောက်
ကြည့်ရှု စစ်ဆေးခွင့်

မြို့နယ်အခွန်ဦးစီးဌာနမှူး၊ *ပြည်ထောင်စုနယ်မြေအခွန်ဦးစီး ဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီးဌာနမှူး သို့မဟုတ် **အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး

* ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၆ အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

*** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၈ အရအစားထိုးသည်။

**** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

တို့သည်လည်းကောင်း၊ ပုဒ်မ ၇ အရ ဖွဲ့စည်းထားသောအဖွဲ့နှင့်
လွှဲအပ်တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်နှင့်အဖွဲ့များသည်
လည်းကောင်း အောက်ပါတို့ကို ပြုလုပ်ခွင့်ရှိသည်-

(က) သက်ဆိုင်ရာစည်းကြပ်မှု သို့မဟုတ် အယူခံမှုအတွက်
မည်သည့်နေရာ အဆောက်အအုံကိုမဆို ဝင်ရောက်ကြည့်ရှု
စစ်ဆေးခွင့်၊

* (ခ) ပုဒ်မခွဲ (က) အရ ဝင်ရောက်ကြည့်ရှုစစ်ဆေးရာ၌ တွေ့ရှိ
သော မည်သည့်နည်းစနစ်ဖြင့်မဆို ထိန်းသိမ်းထားရှိသော
စာရင်းများ၊ စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးခွင့်၊
ယင်းတို့ကို မှတ်မိစေရန် တံဆိပ်အမှတ်အသား ရိုက်နှိပ်
ခွင့်၊ မှတ်သားခွင့်၊ စနစ်တစ်ခုလုံးကိုဖြစ်စေ၊ ယင်းတို့မှ
ကောက်နုတ်ထားချက်များကိုဖြစ်စေ ထုတ်ယူခွင့်၊ မိတ္တူ
ကူးယူခွင့်၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သက်ဆိုင်သည့်
ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းရယူခွင့်။

** ၄၄-က။

ပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ပါ အခွင့်အာဏာ ကျင့်သုံး
ခြင်းခံရသော ဥပစာနေရာ၏ ပိုင်ရှင် သို့မဟုတ် ဥပဒေနှင့်အညီ
နေထိုင်သူက ယင်းပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့နှင့်အညီ ပြုလုပ်
ပိုင်ခွင့်ရှိသူ သို့မဟုတ် ပြုလုပ်ခွင့်ရှိသည့်အဖွဲ့က ဥပစာနေရာသို့

* ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၉ အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၀ အရဖြစ်ပွားသည်။

ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် လိုအပ်သည့် အကူအညီများကို ပေးအပ်ရမည်။

၄၅။

ရှာဖွေခွင့်နှင့်
စာရင်းများ
သိမ်းဆည်းခွင့်

ဤဥပဒေအရ အမှုကိစ္စတစ်ခုခုကို ဆောင်ရွက်ရာ၌ လိုအပ်မည့် စာရင်းစာအုပ်များ သို့မဟုတ် စာရွက်စာတမ်းများကို မပြသဘဲနေ သည်ဟုသော်လည်းကောင်း၊ တောင်းဆိုသည့်အခါတွင် ပြသလိမ့် မည်မဟုတ်ဟုသော်လည်းကောင်း မြို့နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် *ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် **အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးက သံသယဖြစ်စရာ အကြောင်းရှိလျှင် ***ယင်းပုဂ္ဂိုလ်တွင် အောက်ပါလုပ်ပိုင်ခွင့်များရှိ စေရမည်-

- (က) မည်သည့်အဆောက်အအုံနေရာ သို့မဟုတ် စီးပွားရေး လုပ်ငန်းဥပစာကိုမဆို ရှာဖွေခွင့်၊
- (ခ) ယင်းနေရာတို့တွင် တွေ့ရှိသော စာရင်းစာအုပ်များ၊ သို့မဟုတ် စာရွက်စာတမ်းများကို သိမ်းဆည်းခွင့်၊ ထိုသို့ သိမ်းဆည်းလျှင်-
- (၁) လက်ခံရရှိကြောင်း ပြောထုတ်ပေးရမည်၊

* ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

*** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၁ (က) အရအစားထိုးသည်။

(၂) စည်းကြပ်မှုဖြစ်စေ၊ အယူခံမှုဖြစ်စေ၊ အပြီးအပိုင် စီရင်နိုင်ခြင်း မရှိသေးမီ စစ်ဆေးရန်လိုအပ်သော အချိန်ကာလအထိသာ အဖွဲ့၏လက်ဝယ်၌ ထားရှိ ရမည်။

* (ဂ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ)တို့ပါကိစ္စရပ်များကိုဆောင်ရွက်ရာတွင် **ပြည်ထောင်စု နယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ***အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး ဌာနမှူးထံ ကြိုတင်တင်ပြ၍ ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမည်။ အရေးတကြီး ဆောင်ရွက်ရန်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ မြို့နယ်တရားသူကြီးထံမှ ရှာဖွေဝရမ်း တောင်းခံ၍ ဆောင်ရွက်နိုင်သည်။ ယင်းသို့ ဆောင်ရွက် ရာတွင် တွေ့ရှိချက်များကို မြို့နယ်တရားသူကြီးနှင့် **ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီးဌာနမှူး သို့မဟုတ် ***အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများ

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၁ (ခ) အရဖြည့်စွက်သည်။

** ၂၀၁၄ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ (က) အရအစားထိုးသည်။

*** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃ အရအစားထိုးသည်။

ဆိုင်ရာအခွန်ရုံးဌာနမှူးတို့ထံ အမြန်ဆုံးအစီရင်ခံတင်ပြ
ရမည်။

- *(ဃ) ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ခ) တို့ပါ ကိစ္စတစ်ရပ်ရပ်ကို
ဆောင်ရွက်လျှင် သက်ဆိုင်သော အခွန်ထမ်း သို့မဟုတ်
၎င်း၏ကိုယ်စားလှယ်နှင့် သက်သေနှစ်ဦးတို့၏ ရှေ့မှောက်
တွင်ဖြစ်စေရမည်။

အခန်း (၁၅)

ပြစ်မှုများနှင့်ပြစ်ဒဏ်များ

၄၆။

ပြဋ္ဌာန်းချက်များ
လိုက်နာဆောင်ရွက်ရန်
ပျက်ကွက်သည့်
အတွက်ပြစ်ဒဏ်

- (က) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် **ဤဥပဒေအရ အမှုကိစ္စ
တစ်ခုခုကို ဆောင်ရွက်စဉ်အတွင်း မည်သူမဆို ပုဒ်မ ၁၇
ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မ ၁၈
သို့မဟုတ် ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) အရ လိုအပ်ချက်များကို
လုံလောက်သော အကြောင်းမရှိဘဲ လိုက်နာဆောင်ရွက်ရန်
ပျက်ကွက်သည်ဟု ယုံကြည်ကျေနပ်လျှင် ပျက်ကွက်မှု
တစ်မျိုးစီအတွက် ပေးဆောင်ရမည့် အခွန်အပြင် ***ယင်းအခွန်
၏ တစ်ဆယ်ရာခိုင်နှုန်း ထက်မပိုသောငွေကို ဒဏ်ငွေ
အဖြစ် တပ်ရိုက်နိုင်သည်။

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၁ (ခ) အရဖြည့်စွက်သည်။

** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၂ (က) အရပယ်ဖျက်သည်။

*** ၁၉၈၉ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၇ အရအစားထိုးပြင်ဆင်သည်။

ရှင်းလင်းချက်။ ပုဒ်မ ၁၈ အရ လိုအပ်ချက်ကို ပျက်ကွက်သည့်ကိစ္စတွင် ဒဏ်ငွေ ပေးဆောင်ရမည့်သူသည် လစာနှစ်ချုပ်စာရင်းပေးပို့ရန် တာဝန်ရှိသူဖြစ်သည်။ ယင်းပေးဆောင်ရမည့်ဒဏ်ငွေမှာ အဆိုပါ စာရင်းအရလစာမှ နုတ်ယူထားရမည် ဖြစ်သော အခွန်၏တစ်ဆယ်ရာခိုင်နှုန်း ဖြစ်သည်။

(ခ) မည်သူမဆို ပုဒ်မ ၄၂ အရ သတင်းအချက်အလက်များ တင်ပြရန် ပျက်ကွက်လျှင် ထိုသူအား ၁၅ ရက် အထိအချိန် ထပ်မံတိုးမြှင့်ပေးနိုင်သည်။

(၁) ယင်းသို့တိုးမြှင့်ပေးသော အချိန်အတွင်း တင်ပြရန် ဆက်လက်ပျက်ကွက်ပါက ထိုသူအား ဖမ်းဆီး ခေါ်ဆောင်လာရန် *မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ပုဒ်မ ၄၃ အရ အပ်နှင်းထားသောတရားစီရင်ရေး အဖွဲ့၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး လူဖမ်းဝရမ်း ထုတ်၍ ခေါ်ယူကာ မည်သည့်အကြောင်းကြောင့် ပျက်ကွက်ကြောင်းကို စစ်ဆေးနိုင်သည်။ ပျက်ကွက် ရသည့်အကြောင်းမှာ သက်ဆိုင်ရာ စာရွက်စာတမ်း များ ထိုသူ၏ပယောဂမပါဘဲ ပျောက်ပျက်ခြင်း ကြောင့်ဖြစ်ပါက ယင်းအား မှတ်မိသမျှ ကတိ သစ္စာ ပြုလုပ်တင်သွင်းရန် ခွင့်ပြုနိုင်သည်။

*၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၂ (ခ) အရဖြစ်စွက်သည်။

(၂) လုံလောက်သောအကြောင်းမရှိဘဲ ထိုသူက တင်ပြရန် ပျက်ကွက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးကတွေ့ရှိလျှင် ယင်းအား တရားစွဲဆိုနိုင်သည်။ ထိုသို့ တရားစွဲဆို၍ တရားစီရင်ရေးအဖွဲ့က ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပါက ထိုသူအား တစ်နှစ်မှသုံးနှစ် အထိ ထောင်ဒဏ်အပြစ်ပေးနိုင်သည်။

၄၇။

လိမ်လည်ခြင်း
အတွက်ဖြစ်ဒဏ်

(က) တစ်ဦးတစ်ယောက်သောသူသည် မိမိ၏ဝင်ငွေ ထိမ်ချန်ကြောင်း သို့မဟုတ် ယင်းဝင်ငွေနှင့်စပ်လျဉ်းသည့် အချက်အလက်များ ထိမ်ချန်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက **အမှုကိစ္စဆောင်ရွက်စဉ်တွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့်အချိန်အတွင်း ယင်းတို့ကို အပြည့်အစုံ ထုတ်ဖော်ခွင့်ပေးရမည်။

(ခ) ထိုသူသည် ခွင့်ပြုထားသည့် ကာလအတွင်း အပြည့်အစုံ ထုတ်ဖော်ခဲ့လျှင် ထိုသူ၏ စုစုပေါင်းဝင်ငွေပေါ်တွင် ပေးဆောင်ရမည့် အခွန်အပြင် ***ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့်အခွန်၏ တစ်ဆနှင့်ညီမျှသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည်။

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၂ (ခ) အရဖြစ်ပွက်သည်။

** ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၂ (က) အရပယ်ဖျက်သည်။

*** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၁ အရအစားထိုးသည်။

- (ဂ) ထိုသူသည် ခွင့်ပြုထားသည့်ကာလအတွင်း ထုတ်ဖော်ရန် ပျက်ကွက်လျှင် သို့မဟုတ် ထိမ်ချန်ခဲ့သည့် ဝင်ငွေထက် လျော့နည်းထုတ်ဖော်လျှင် ပုဒ်မခွဲ (ခ) ပါအတိုင်း အခွန်နှင့် ဒဏ်ငွေနှစ်ရပ်လုံး ပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်း လည်းခံရမည်။ တရားစီရင်ရေးအဖွဲ့မှ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပါက ထိုသူအား သုံးနှစ်မှဆယ်နှစ်အထိ ထောင်ဒဏ် အပြစ်ပေးနိုင်သည်။

သို့ရာတွင် * ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ်သော အဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရဘဲ ဤပုဒ်မအရ တရားစွဲဆို ခြင်းမပြုရ။ အဆိုပါအဖွဲ့သည် ဤဥပဒေအရ ရသင့်ရထိုက် သော အခွန်များကိုမရအောင် ထိုသူ၏ လိမ်လည်လိုသော ရည်ရွယ်ချက် အတိမ်အနက်ကိုလည်းကောင်း၊ ဖော်ထုတ် နိုင်သည့် အခြေအနေ ရှိ/မရှိ ကိုလည်းကောင်း ထောက်ချင့် ၍ ယင်းခွင့်ပြုချက် ပေးသင့်/ မသင့် ဆုံးဖြတ်ရမည်။ လိုအပ်က ထုတ်ဖော်ရန်အချိန်ကို တိုးမြှင့်ပေးနိုင်သည်။

၄၈။

အဂတိ
လိုက်စားခြင်း
အတွက်ပြစ်ဒဏ်

မည်သူမဆို ဤဥပဒေကို အကြောင်းပြု၍ လာဘ်ပေးလာဘ်ယူ ပြုလုပ်လျှင် သို့မဟုတ် ပြုလုပ်ရန် အားထုတ်လျှင် ထိုသူအား ပြစ်မှု ဆိုင်ရာဥပဒေအရဖြစ်စေ၊ ယင်းပြစ်မှုမျိုးအတွက် သီးခြားပြဋ္ဌာန်း သည့် ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ ပြစ်ဒဏ်ထိုက်သင့်စေရမည်။

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရအစားထိုးသည်။

၄၉။

အကြောင်းအချက်
များကို ထုတ်ဖော်ခြင်း

(က) ဤဥပဒေအရ ဆောင်ရွက်ရသော အမှုတွဲများတွင် ပါရှိသည့် အကြောင်းအချက်အားလုံးကို လျှို့ဝှက်ကိစ္စအဖြစ် မှတ်ယူ ရမည်။ ထို့ပြင် သက်သေခံဥပဒေတွင် မည်သို့ပင် ပါရှိစေ ကာမူ မည်သည့်တရားစီရင်ရေးအဖွဲ့ကမှ အဆိုပါ အကြောင်းအချက်များကိုတင်ပြစေရန် သို့မဟုတ် ယင်းတို့ နှင့်စပ်လျဉ်း၍ သက်သေခံစေရန် ပြည်သူ့ဝန်ထမ်းတစ်ဦး အား ဆင့်ဆိုပိုင်ခွင့်မရှိစေရ။

သို့ရာတွင် ပြည်ထောင်စုအစိုးရက တရားလို သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်သည့် အမှုအတွက် ပြည်ထောင်စု အစိုးရက ဤကိစ္စအတွက် တာဝန်လွှဲအပ်သောအဖွဲ့က သဘောတူညီလျှင် ဆင့်ဆိုပိုင်ခွင့်ရှိသည်။

(ခ) ပြည်သူ့ဝန်ထမ်းတစ်ဦးသည် အဆိုပါအကြောင်းအချက်များ ကို ပြည်ထောင်စုအစိုးရကိစ္စမှအပ ထုတ်ဖော်ခြင်းမပြုရ။

(ဂ) ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်သော ပြည်သူ့ဝန်ထမ်းအား တရားစွဲဆို၍ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်လျှင် ခြောက်လအထိ ထောင်ဒဏ် အပြစ်ပေးနိုင် သည်။

ရှင်းလင်းချက်။ ပြည်သူ့ဝန်ထမ်းဆိုသည်မှာ ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များဖြစ်စေရမည်။

၅၀။

ခွင့်ပြုချက်ဖြင့်
တရားစွဲဆိုခြင်း

ပုဒ်မ ၄၉ ပါကိစ္စအတွက် *ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်လွှဲအပ်ထားသောအဖွဲ့၏ ကြိုတင်
ခွင့်ပြုချက်ကိုရမှ တရားစွဲဆိုနိုင်သည်။

အခန်း (၁၆)

နည်းဥပဒေများ ပြုလုပ်ပိုင်ခွင့်

**၅၁။

နည်းဥပဒေ

များ၊

စည်းမျဉ်းများ

စသည်တို့

ပြုလုပ်ပိုင်ခွင့်

ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်
ရာတွင်-

- (က) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စု
အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေ၊
စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။
- (ခ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊
အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်
နိုင်သည်။
- (ဂ) ပြည်တွင်းအခွန်များဦးစီးဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ညွှန်ကြားချက်နှင့်
လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄ အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၂ အရအစားထိုးသည်။

အခန်း (၁၇)

အထွေထွေ

၅။

စာရင်းများတွင်
ပါရှိရမည့်
အချက်အလက်များ

(က) ဤဥပဒေပါ စည်းကြပ်မှုများအတွက် ထားရှိသည့် စာရင်းများသည် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်ရမည်။

*(ခ) ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေအမျိုးအစား တစ်ရပ်ရပ်အတွက်ဖြစ်စေ၊ အခွန်ထမ်းအမျိုးအစား တစ်ခုခုအတွက်ဖြစ်စေ မည်သည့် အချက်အလက်များ ပါဝင်သည့် စာရင်းပုံစံများ ထားရှိရမည်ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်။

၅၃။

အခွန်တောင်းခံလွှာ

ဤဥပဒေအရ ချမှတ်သော အမိန့်ကြောင့် အခွန်တစ်ရပ်ရပ် ထမ်းဆောင်ရန်ရှိသောအခါ မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အခွန်တောင်းခံလွှာကို စည်းမျဉ်းများအရ ပြဋ္ဌာန်းထားသည့်ပုံစံဖြင့် ထမ်းဆောင်ရန်ရှိသော အခွန်ကိုဖော်ပြလျက် အခွန်ထမ်းထံသို့ ပေးပို့အတည်ပြုရမည်။

၅၄။

ပြေစာများ

ဤဥပဒေအရ ကောက်ခံရရှိသည့် အခွန်တစ်ရပ်ရပ်အတွက် အခွန်ထမ်းအား ရရှိကြောင်း ပြေစာပေးရမည်။

**၅၅။

အကြောင်းကြားစာ
အတည်ပြုခြင်း

(က) ဤဥပဒေအရ အကြောင်းကြားစာ သို့မဟုတ် ဆင့်စာကို ထိုစာတွင် အမည်ဖော်ပြထားသူအား လည်းကောင်း၊

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၄ အရအစားထိုးသည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၃ အရအစားထိုးသည်။

အကယ်၍ ပုဂ္ဂိုလ်စုဖြစ်လျှင် ယင်းပုဂ္ဂိုလ်စု၏ အရွယ်
ရောက်သူ အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် ဒါရိုက်တာ
တစ်ဦးဦး သို့မဟုတ် အုပ်ချုပ်သူ သို့မဟုတ် အတွင်းရေးမှူး
အားလည်းကောင်း စာတိုက်မှဖြစ်စေ၊ အီလက်ထရောနစ်
နည်းဖြင့်ဖြစ်စေ ပေးပို့အတည်ပြုခြင်း သို့မဟုတ် တရား
စီရင်ရေးအဖွဲ့မှ တရားမကိစ္စအတွက် ထုတ်ဆင့်သည့်
သမ္မန်စာဖြစ်ဘိသကဲ့သို့ အတည်ပြုခြင်းပြုနိုင်သည်။

- (ခ) ပုဒ်မခွဲ (က) နှင့်အညီ စာတိုက်မှဖြစ်စေ၊ အီလက်ထရောနစ်
နည်းဖြင့်ဖြစ်စေ အကြောင်းကြားစာ သို့မဟုတ် ဆင့်စာ
ပေးပို့ဆောင်ရွက်ခြင်းသည် တရားဝင်အတည်ပြုခြင်းဖြစ်
သည်ဟုမှတ်ယူရမည်။
- (ဂ) အခွန်ထမ်းသည် အကြောင်းကြားစာ သို့မဟုတ် ဆင့်စာကို
လက်ခံရရှိကြောင်း အကြောင်းပြန်ကြားခြင်းကို ပုဒ်မခွဲ
(က) ပါနည်းများဖြင့် ပြန်လည်ပေးပို့နိုင်သည်။

၅၆။

တာဝန်မှ
ကင်းလွတ်ခွင့်

မည်သူမဆို အခြားသူတစ်ဦးပိုင် ဝင်ငွေနှင့်စပ်လျဉ်း၍ ဤဥပဒေ
နှင့်အညီ အခွန်နုတ်ယူပေးဆောင်လျှင် ထိုသို့ နုတ်ယူပေးဆောင်
သည့်အတွက် ငွေပေးလျော်ရခြင်းစသည့် တာဝန်များမှ ကင်းလွတ်
စေရမည်။

၅၇။

တရားစွဲဆိုခြင်းမှ
တားမြစ်ခြင်း

ဤဥပဒေအရပြုလုပ်သည့် အခွန်စည်းကြပ်မှုတစ်ခုခုကို ပယ်ဖျက်
ရန် သို့မဟုတ် ပြုပြင်ပြောင်းလဲရန် မည်သည့်တရားစီရင်ရေးအဖွဲ့
တွင်မှ တရားမစွဲရ။ ထို့ပြင် ဤဥပဒေအရ သဘောရိုးဖြင့် ဆောင်ရွက်

သည့် ကိစ္စအတွက် မည်သည့်ပြည်သူ့ဝန်ထမ်းကိုမှ တရားစွဲဆိုခြင်း
မပြုရ။

၅၈။

စည်းကမ်းသတ်
ကာလအပိုင်းအခြား
တွက်ချက်ခြင်း

ဤဥပဒေအရ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု သို့မဟုတ် လွှဲအပ်မှု
အတွက် စည်းကမ်းသတ်ကာလကို တွက်ချက်ရာ၌ အယူခံမှု၊
သို့မဟုတ် ပြင်ဆင်မှု သို့မဟုတ် လွှဲအပ်မှု လျှောက်ထားရန် ဖြစ်ပေါ်
စေသည့် အမိန့်မိတ္တူကူးယူရန် လိုအပ်သည့်ကာလနှင့် ပုဒ်မ ၃၂
ပုဒ်မခွဲ (ဂ) ၏ အပိုဒ် (၂) အရ အယူခံဝင်ခွင့် တောင်းခံရယူရန်
လိုအပ်သည့်ကာလတို့ကို မထည့်သွင်းရ။

*အခန်း (၁၈)

**၅၉။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် ပုဂ္ဂိုလ်တစ်ဦးချင်းထံမှ
ကောက်ခံရရှိသည့် အခွန်ငွေများထဲမှ ပြည်ထောင်စုအစိုးရအဖွဲ့က
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သတ်မှတ်ပေးသော
ရာခိုင်နှုန်းအချိုးအတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်းနိုင်သည်။

* ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၅ အရပယ်ဖျက်သည်။

** ၂၀၁၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၄ အရအစားထိုးသည်။